

တာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့်
၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက်
စုပေါင်း ဘဏ္ဍာရေးရှင်းတမ်းများ
ငွေကြေး - မြန်မာကျပ်ငွေ

MNA LIMITED

လက်မှတ်ပြုသည်သူစာရင်းကိုင်များ အဖွဲ့.

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ
ဘဏ္ဍာရေးရှင်းတမ်းများ

မာတိကာ	စာမျက်နှာ
ဒါရိုက်တာများ၏ အစီရင်ခံစာ	၁ - ၂
ဒါရိုက်တာများ၏ တာဝန်ဖော်ပြချက်	၃
ပြင်ပစာရင်းစစ်အစီရင်ခံစာ	၄ - ၇
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၈ - ၉
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၁၀
အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၁၁
ငွေသားစီးဆင်းမှုရှင်းတမ်း	၁၂
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ	၁၃ - ၃၄



EVER FLOW RIVER GROUP PUBLIC CO., LTD.

7A, 7th Floor, EFR Building, No. 941, Corner of Shukhintha Mayopat Road and Myoma 11th Street, North 4th Ward, Thakayta Township, Yangon Region.

☎ +951 5440 76, +951 5440 77, +959 8899 488 90

🌐 www.efrgroupmyanmar.com

📘 www.facebook.com/efrgroup

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ ဒါရိုက်တာများ၏ အစီရင်ခံစာ

ကျွန်တော်များ အစီရင်ခံစာသည် ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဖြစ်ပါသည်။

ကျွန်တော်များ၏ ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ ဒါရိုက်တာများ၏ အစီရင်ခံစာကို ယခု စာရင်းစစ် အစီရင်ခံစာ (Audit Report) နှင့်အတူ ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ပူးတွဲတင်ပြအပ်ပါသည်။

၁။ ဒါရိုက်တာများ

ယခု အစီရင်ခံစာ ပေးပို့သော နေ့တွင် ကျွန်တော်များ ကုမ္ပဏီရှိ ဒါရိုက်တာများမှာ

၁။	ဦးကျော်လွင်ဦး	မန်နေဂျင်းဒါရိုက်တာ
၂။	ဦးမောင်မောင်ဦး	ဒါရိုက်တာ
၃။	ဒေါ်ခင်ဆုံ	ဒါရိုက်တာ
၄။	ဦးသန်းအောင်	ဒါရိုက်တာ

၂။ အဓိက ပင်မ လုပ်ငန်းများ

ကုမ္ပဏီများ၏အဓိကလုပ်ငန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

- ၁။ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ
- ၂။ နိုင်ငံတကာအဆင့်မီ ဂိုဒေါင်နှင့် ဖြန့်ဖြူးရေးလုပ်ငန်း
- ၃။ ပြည်ပ သွင်းကုန် ပို့ကုန်ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ငန်း

၃။ အမြတ်ဝေစုများ

ယခု အစီရင်ခံစာတင်ပြသော ဘဏ္ဍာနှစ်အတွင်း ကျပ် ၁,၄၀၈,၁၈၆,၈၄၅.၀၀အား အမြတ်ဝေစု ထုတ်ဝေ ခွဲဝေပေးခဲ့ပါသည်။

၄။ အစုရှယ်ယာ ရွေးချယ်ခွင့်များ

ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီ၏ မထုတ်ဝေသေးသော အစုရှယ်ယာများအား ရယူရန် Share Option ရွေးချယ်ခွင့်များကို ခွင့်ပြုထားခြင်းမရှိပါ။ ဘဏ္ဍာရေးနှစ်အတွင်း Share Option ရွေးချယ်ခွင့်များကို အသုံးပြု၍ ကုမ္ပဏီ၏ မထုတ်ဝေသေးသော အစုရှယ်ယာများကို ထုတ်ဝေထားခြင်းမရှိပါ။

၅။ ကုမ္ပဏီ၏ ရရှိခဲ့ပြီးသော လုပ်ဆောင်ချက် ရလဒ်များ

ကျွန်တော်များ ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်းများနှင့် ၂၀၂၆ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံ ပါဝင်သော ရှင်းတမ်းများကို အစီရင်ခံစာ၏ စာမျက်နှာ နံပါတ် (၈) မှ (၁၀) များတွင် အသီးသီးဖော်ပြပေးထားပါသည်။

၆။ လွတ်လပ်သောစာရင်းစစ်

ဘဏ္ဍာရေးရှင်းတမ်းများကို လွတ်လပ်သော ပြင်ပစာရင်းစစ်အဖွဲ့ဖြစ်သော " MNA LIMITED " မှ စစ်ဆေးခဲ့ပါသည်။

ဒါရိုက်တာများ ကိုယ်စား


ဒါရိုက်တာ
၂၀၂၆ခုနှစ်၊ ဩဂုတ် (၇) ရက်

ဒါရိုက်တာ
၂၀၂၆ခုနှစ်၊ ဩဂုတ် (၇) ရက်

Director
Ever Flow River Group Public Company Limited.

Director
Ever Flow River Group Public Company Limited.



EVER FLOW RIVER GROUP PUBLIC CO., LTD.

7A, 7th Floor, EFR Building, No. 941, Corner of Shukhintha Mayopat Road and Myoma 11th Street, North 4th Ward, Thakayta Township, Yangon Region.

☎ +951 5440 76, +951 5440 77, +959 8899 488 90

🌐 www.efrgroupmyanmar.com

📘 www.facebook.com/efrgroup

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ
ဒါရိုက်တာများ၏ တာဝန်ဖော်ပြချက်

Board of Directors များ၏ ကိုယ်စား ကျွန်တော်များ ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ
စာရင်းစစ်အစီရင်ခံစာအား ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက် ပူးတွဲတင်ပြ အပ်ပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ၏ Section 258 and Section 264 များအရ စာမျက်နှာ ၈ မှ ၃၄ အထိ ဖော်ပြထားသော
ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၏ ၂၀၂၆
ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊
အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်းများနှင့် အရေးပါသော
စာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေး
ရှင်းတမ်းများသည် သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြထားပါကြောင်း ကျွန်တော်များမှ ဖော်ပြအစီရင်ခံအပ်ပါသည်။

အထက်ပါ အချက်များအပြင် ယခု အစီရင်ခံစာ ပေးပို့သော နေ့တွင် ကျွန်တော်များ ထာဝရ နဒီအုပ်စု ကုမ္ပဏီများ
(အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ သည် ပေးရန်ရှိသော ကာလတို
ကာလရှည် ပေးရန်တာဝန်များကို စေ့ရောက်သောအချိန် တွင် အပြည့်အဝ ပေးချေနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

ဒါရိုက်တာများ ကိုယ်စား

ဒါရိုက်တာ

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက်
၂၀၂၆ခုနှစ်၊ ဩဂုတ် (၇) ရက်



Director

Ever Flow River Group Public Company Limited.

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

ပြင်ပစာရင်းစစ်အစီရင်ခံစာ

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ၏ အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ သို့ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အစီရင်ခံခြင်း။

ဘဏ္ဍာရေးရှင်းတမ်းများ နှင့်စပ်လျဉ်းသည့် စာရင်းစစ်ဆေးမှုအပေါ် အစီရင်ခံစာ

စာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ၏ ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ဝင်ငွေအလုံးစုံ ပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာမှုဝါဒများ အကျဉ်းချုပ် နှင့် အခြားရှင်းလင်း ဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေ၊ ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို မြန်မာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အခြေအနေအမှန်ကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားကြောင်း ကျွန်တော်များ ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမှု

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်တော်များအဖွဲ့၏ တာဝန်များကို ဤအစီရင်ခံစာ၏ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏ တာဝန်ကဏ္ဍတွင် ထပ်မံဖော်ပြထားပါသည်။ ကျွန်တော်များသည် International Ethics Standards Board for Accountants International Code of Ethics for Professional Accountants (including International Independence Standards) (IESBA Code) နှင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့ပြီး၊ IESBA Code နှင့်အညီ ကျွန်တော်များအဖွဲ့အနေဖြင့် အခြားသော ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်များရရှိခဲ့သော စာရင်းစစ် အထောက်အထားများသည် ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေပြုရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများနှင့် စီမံခန့်ခွဲမှု ကြီးကြပ်သူများ၏တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွှဲမှားဖော်ပြမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲနိုင်ရန်၊ လုပ်ငန်းတွင်း ထိန်းချုပ်မှုအစီအစဉ်ကို စီမံအုပ်ချုပ်သူများမှ ချမှတ်ထားရှိရန် လိုအပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို ဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မှလွဲ၍ လက်တွေ့ကျသော အခြားရွေးချယ်စရာမရှိမှု မရှိလျှင် ကုမ္ပဏီ၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်း၊ ဆက်လက်လုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့် စာရင်းကိုင်မှုများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများ၏ တာဝန်သည် ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် စာရင်းစစ်၏တာဝန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ တစ်ရပ်လုံးသည် အရေးပါသော မှားယွင်းစွာ ဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှုရရှိရန်နှင့် ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက် ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သေချာမှုဆိုသည်မှာ မြင့်မားသောအဆင့်သေချာမှုဖြစ်သော်လည်း နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက် ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး မှားယွင်းဖော်ပြမှုများသည် တစ်ခုချင်း သို့မဟုတ် စုပေါင်းခြင်းအားဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါက အရေးပါသည်ဟုထင်မြင်ယူဆပါသည်။

နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်တော်များသည် စာရင်းစစ်ဆေးမှု တစ်လျှောက် အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် စစ်ဆေးခြင်းပညာဆိုင်ရာ သံသယ (skepticism) စိတ်ထားရှိရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းစွာဖော်ပြမှု အန္တရာယ်များအား ဖော်ထုတ်ရန်နှင့် အကဲဖြတ်ရန်၊ အဆိုပါအန္တရာယ်များအားတုံ့ပြန်သော စာရင်းစစ် လုပ်ထုံးလုပ်နည်းများ ရေးဆွဲဆောင်ရွက်ရန်၊ ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထားများ ရယူရန်ဖြစ်ပါသည်။ လိမ်လည်မှုကြောင့်ဖြစ်ပေါ်သော အရေးပါသည့် လွှဲမှားဖော်ပြမှုများအား ဖော်ထုတ်မှု မပြုနိုင်ခြင်း အန္တရာယ်သည် မှားယွင်းမှုကြောင့်ဖြစ်ပေါ်သော အန္တရာယ်ထက် ပိုမိုကြီးမားပါသည်။ အကြောင်းရင်းမှာ လိမ်လည်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားခြင်း၊ လွှဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာနတွင်းကြီးကြပ်မှု စနစ်အား ဝေဖန်ခြင်းတို့ ပါဝင်နိုင်သောကြောင့် ဖြစ်ပါသည်။

- အခြေအနေနှင့် သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် စာရင်းစစ်ဆေးခြင်းနှင့်သက်ဆိုင်သော ဌာနတွင်း ကြီးကြပ်မှု လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်ရန် လိုအပ်သော်လည်း ကုမ္ပဏီ၏ဌာနတွင်း ကြီးကြပ်မှုစနစ်ထိရောက် မှုအပေါ် စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် မဟုတ်ပါ။
- စီမံအုပ်ချုပ်သူများမှပြုလုပ်သော စာရင်းခန့်မှန်းခြေများနှင့် သက်ဆိုင်ရာထုတ်ဖော်ချက်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာ မူဝါဒများ သင့်လျော်မှုကို အကဲဖြတ်ပါသည်။
- စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ် မူတည်၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် ထင်ရှားသော သံသယများဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက် အခြေအနေရှိ/မရှိ သုံးသပ်ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်တော်များအနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ပါရှိသော အဆိုပါ ထုတ်ဖော်ချက်အား စာရင်းစစ်အစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြရန် လိုအပ်ပါသည်။ အကယ်၍ အဆိုပါ ဘဏ္ဍာရေး ရှင်းတမ်းများတွင်ပါရှိသော ထုတ်ဖော်ချက်များသည် လုံလောက်မှုမရှိပါက စာရင်းစစ်အစီရင်ခံစာတွင် ထုတ်ဖော်ပြသရန် လိုအပ်မည်ဖြစ်ပါသည်။ ကျွန်တော်များ၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများအပေါ် အခြေခံပါသည်။ သို့သော် အနာဂတ်အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအုပ်စုအား လုပ်ငန်းဆက်လက်လုပ်ဆောင်မှုကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။
- ဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များအပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်မှုများနှင့် ဘဏ္ဍာရေးရှင်း တမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များအား သင့်လျော်သည့်ပုံစံဖြင့် တင်ပြထားခြင်းရှိ၊ မရှိ သုံးသပ်ပါသည်။

ကျွန်တော်များသည် စာရင်းစစ်ဆေးစဉ်အတွင်း တွေ့ရှိခဲ့သော ဌာနတွင်းကြီးကြပ်မှုစနစ်၏ အရေးပါသော အားနည်းချက်များ အပါအဝင် အရေးပါသော စာရင်းစစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်နယ်ပယ်နှင့် အချိန်အတိုင်းအတာ၊ အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှု ကြီးကြပ်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

ကျွန်တော်များသည် အမှီအခိုကင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သော ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ကျွန်တော်များ၏အမှီအခိုကင်းခြင်းအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကျိုးကြောင်း ဆီလျော်စွာယူဆ နိုင်သည့်ဆက်ဆံရေး များ၊ အခြားကိစ္စရပ်များအားလုံးနှင့် လိုအပ်ပါက ကျွန်တော်များ၏ အမှီအခိုကင်းခြင်းအပေါ် ခြိမ်းခြောက်မှု များကို ဖယ်ရှားရန်အတွက် အရေးယူဆောင်ရွက်ထားမှုနှင့် အကာအကွယ် ပြုလုပ်ထားမှုများကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် တင်ပြချက် တစ်စောင်ကို စီမံခန့်ခွဲမှု ကြီးကြပ်သူများ သို့ ပေးပို့ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများသို့ ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ကိစ္စများအနက် လက်ရှိနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးရာတွင် အရေးပါဆုံးသော ကိစ္စရပ်များကို အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအဖြစ် သတ်မှတ်ထားပါသည်။ ဥပဒေ သို့မဟုတ် စည်းမျဉ်းများမှ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အများပြည်သူသို့ ထုတ်ဖော်ခြင်းကို တားမြစ်ထားခြင်းမရှိပါက ကျွန်တော်များ၏ စာရင်းစစ်အစီရင်ခံစာတွင် ဤကိစ္စရပ်များကို ဖော်ပြထားပါသည်။ အဆိုပါကိစ္စရပ်များကို တင်ပြခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် အများပြည်သူရရှိမည့်

အကျိုးစီးပွားထက်ပိုများနေသည့် အလွန်ရှားပါးသော အခြေအနေများတွင် ကျွန်တော်များ၏အစီရင်ခံစာတွင် အဆိုပါကိစ္စရပ်များကို မတင်ပြရန်ဆုံးဖြတ်ပါသည်။

အခြားဥပဒေနှင့် စည်းကမ်းချက်ဆိုင်ရာ လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များနှင့်အညီ

(၁) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း

(၂) ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၅၈ နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။



ဦးအောင်ဖြိုးမြတ် (ပီအေပီပီ ၁၄၂၀)

Managing Partner

MNA LIMITED

လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အဖွဲ့

၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၇) ရက်

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးပေါင်းချုပ် ရှင်းတမ်း အခြေအနေ စုစည်းဖော်ပြချက်

ငွေကြေး - မြန်မာကျပ်

	မှတ်စု	၃၁-မတ်-၂၀၂၆ ခုနှစ် မြန်မာကျပ်	၃၁-မတ်-၂၀၂၅ ခုနှစ် မြန်မာကျပ်
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ပုံသေပိုင် ပစ္စည်း	၄	၆,၇၀၄,၄၂၆,၉၈၄.၄၈	၄,၀၈၉,၀၁၄,၁၃၉.၄၄
ထိတွေ့ကိုင်တွယ်မရသော ပစ္စည်း	၅	၁၈၈,၈၄၉,၁၆၈.၀၂	၇၄,၅၂၇,၆၆၁.၉၃
ကာလရှည် ရင်းနှီးမြှုပ်နှံမှု	၆	၁,၁၀၀,၂၀၃,၃၅၅.၆၄	၄,၅၁၈,၃၄၂,၃၀၄.၈၉
အခြားသော ရပိုင်ခွင့်များ	၇	၇၈၅,၇၄၇,၅၀၀.၀၀	၃၉၁,၆၁၈,၀၀၀.၀၀
စုစုပေါင်း လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ		၈,၇၇၉,၂၂၇,၀၀၈.၁၃	၉,၀၇၃,၅၀၂,၁၀၆.၂၆
လက်ငင်း ရပိုင်ခွင့်များ			
ကုန်လက်ကျန်များ	၈	၂၁၉,၈၆၃,၉၀၁.၇၀	၉၀၁,၂၇၂,၇၁၅.၇၂
ကုန်သွယ်မှု ရရန်ရှိသူများ	၉	၄,၇၃၃,၈၆၃,၃၃၈.၈၀	၄,၆၅၁,၁၁၇,၁၈၁.၂၇
အခြား ရရန်ရှိသူများ	၁၀	၁၅,၄၃၅,၅၇၁,၇၂၁.၃၉	၁၃,၄၃၉,၇၅၉,၆၉၀.၁၉
ကြိုတင်ပေးငွေများ	၁၁	၃,၁၆၁,၅၅၈,၈၈၁.၁၅	၄,၉၃၉,၄၆၁,၂၁၂.၈၈
ငွေသားနှင့် ငွေသားနှင့် ညီမျှသော လက်ကျန်များ	၁၂	၄,၇၈၄,၆၁၄,၀၇၄.၆၅	၄,၃၅၅,၈၅၄,၄၈၅.၆၀
စုစုပေါင်း လက်ငင်း ရပိုင်ခွင့်များ		၂၈,၃၃၅,၄၇၁,၉၁၇.၆၉	၂၈,၂၈၇,၄၆၅,၂၈၅.၆၆
စုစုပေါင်း ရပိုင်ခွင့်များ		၃၇,၁၁၄,၆၉၈,၉၂၅.၈၂	၃၇,၃၆၀,၉၆၇,၃၉၁.၉၂
ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ			
ရင်းနှီးငွေ			
ထုတ်ဝေပြီး ရင်းနှီးငွေ		၁၃,၆၃၈,၅၉၉,၀၀၀.၀၀	၁၃,၆၃၈,၅၉၉,၀၀၀.၀၀
အရန်လက်ကျန်များ		၅၉၀,၈၄၄,၉၈၆.၂၅	၅၉၀,၈၄၄,၉၈၆.၂၅
အမြတ်လက်ကျန် စုစည်းမှုများ		၆,၆၉၂,၈၄၁,၁၇၃.၃၉	၆,၄၄၄,၂၁၀,၆၁၇.၂၃
မထိန်းချုပ်နိုင်သော အကျိုးစီးပွားများ		၃၃၁,၄၂၂,၅၄၆.၉၁	၃၁၄,၀၅၀,၃၇၇.၂၂
စုစုပေါင်း ရင်းနှီးငွေ		၂၁,၂၅၃,၇၀၇,၇၀၆.၅၅	၂၁,၉၈၃,၇၈၄,၉၈၀.၇၀
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
ကာလရှည် ချေးငွေများ	၁၃	၃,၀၀၀,၀၀၀,၀၀၀.၀၀	၃,၀၀၀,၀၀၀,၀၀၀.၀၀
စုစုပေါင်းလက်ငင်းမဟုတ်သော ပေးရန်တာဝန်များ		၃,၀၀၀,၀၀၀,၀၀၀.၀၀	၃,၀၀၀,၀၀၀,၀၀၀.၀၀
လက်ငင်း ပေးရန်တာဝန်များ			
ကုန်သွယ်မှုမှ ပေးရန်တာဝန်များ	၁၄	၃,၅၅၃,၄၄၉,၅၂၇.၅၄	၂,၆၁၅,၁၄၉,၅၆၅.၀၇
အခြား ပေးရန်တာဝန်များ	၁၅	၈,၃၀၂,၄၇၃,၇၂၂.၆၇	၉,၆၉၉,၃၈၅,၉၇၅.၅၅
အခြားပေးရန်နှင့် လျာထားချက်များ	၁၆	၁,၀၀၅,၀၆၇,၉၆၈.၈၁	၁,၀၅၈,၇၂၆,၈၇၀.၆၀
စုစုပေါင်းလက်ငင်း ပေးရန်တာဝန်များ		၁၂,၈၆၀,၄၉၁,၂၁၉.၂၇	၁၃,၃၇၃,၂၆၂,၄၁၁.၂၂
စုစုပေါင်း ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ		၃၇,၁၁၄,၆၉၈,၉၂၅.၈၂	၃၇,၃၆၀,၉၆၇,၃၉၁.၉၂

See Accompanying Notes to these Consolidated Financial Statements

Authenticated by:

(1)
Director
Ever Flow River Group Public Company Limited.



(2)

(Signature)
Director
Ever Flow River Group Public Company Limited.

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးပေါင်းချုပ် ရှင်းတမ်း အခြေအနေ စုစည်းဖော်ပြချက် (ဆက်လက် ဖော်ပြချက်)

ငွေကြေး - မြန်မာကျပ်

	မှတ်စု	၃၁-မတ်-၂၀၂၆ ခုနှစ် မြန်မာကျပ်	၃၁-မတ်-၂၀၂၅ ခုနှစ် မြန်မာကျပ်
(က) ရှယ်ယာတစ်စောင် အခြေခံ ရခွင့်များ			
အမြတ်/ အရှုံး ခွဲဝေမှု			
ကုမ္ပဏီ၏ အစုရှင်များ		၁,၁၇၅,၉၃၀,၈၅၅.၈၆	၂,၅၂၀,၉၀၈,၆၈၉.၈၀
ပျမ်းမျှထားသော သာမန် ရှယ်ယာ		၁၉,၉၇၇,၂၂၃.၀၀	၁၉,၉၇၇,၂၂၃.၀၀
အရေအတွက်			
အခြေခံကျသော ရှယ်ယာတစ်စု၏ အမြတ်		၅၈.၈၆	၁၂၆.၁၉
(ခ) လျော့ချပြီးသော ရှယ်ယာတစ်စု၏ ဝင်ငွေ			
အမြတ်/ အရှုံး ခွဲဝေမှု			
ကုမ္ပဏီ၏ အစုရှင်များ		၁,၁၇၅,၉၃၀,၈၅၅.၈၆	၂,၅၂၀,၉၀၈,၆၈၉.၈၀
ငွေချေးစာချုပ်တွင် အတိုးနှုန်း		-	-
လျော့ချရန် အသုံးပြုသော အမြတ်/ အရှုံး		၁,၁၇၅,၉၃၀,၈၅၅.၈၆	၂,၅၂၀,၉၀၈,၆၈၉.၈၀
ရှယ်ယာ တစ်စု၏ ဝင်ငွေ			
ပျမ်းမျှထားသော သာမန် ရှယ်ယာ		၁၉,၉၇၇,၂၂၃.၀၀	၁၉,၉၇၇,၂၂၃.၀၀
အရေအတွက်			
ညှိနှိုင်းချက်များ			
အသွင်ပြောင်းလဲနိုင်သော ချေးငွေ		-	-
ရှယ်ယာ အဖြစ် ရွေးချယ်ခွင့်		-	-
		၁၉,၉၇၇,၂၂၃.၀၀	၁၉,၉၇၇,၂၂၃.၀၀
လျော့ချပြီးသော ရှယ်ယာတစ်စု၏ ဝင်ငွေ		၅၈.၈၆	၁၂၆.၁၉

ထားရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ
 ၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေ အလုံးစုံ ပါဝင်သော ရှင်းတမ်း ပေါင်းချုပ်
 ငွေကြေး - မြန်မာကျပ်

	မှတ်စု	၃၁-မတ်-၂၀၂၆ ခုနှစ် မြန်မာကျပ်	၃၁-မတ်-၂၀၂၅ ခုနှစ် မြန်မာကျပ်
ဝင်ငွေ	၁၇	၁၆,၃၉၀,၈၄၃,၉၅၉.၆၂	၃၀,၃၈၉,၄၀၇,၇၃၂.၆၈
တိုက်ရိုက် ကုန်ကျစရိတ်များ	၁၈	(၆,၆၄၈,၀၄၀,၈၃၄.၅၆)	(၂၂,၁၆၇,၁၉၉,၂၆၂.၃၈)
အကြမ်း အမြတ်		<u>၉,၇၄၂,၈၀၃,၁၂၅.၀၆</u>	<u>၈,၂၂၂,၂၀၈,၄၇၀.၃၀</u>
အခြား ဝင်ငွေ	၁၉	၄၃၈,၂၃၈,၂၆၃.၇၄	၂,၀၉၇,၁၂၄,၅၄၇.၁၀
စီမံခန့်ခွဲမှု စရိတ်များ	၂၀	(၇,၈၃၄,၈၇၈,၈၆၄.၇၂)	(၇,၀၀၃,၉၇၂,၉၆၇.၉၃)
လုပ်ငန်း ကြော်ငြာ စရိတ်များ	၂၁	(၁၇၈,၁၁၉,၇၈၈.၆၈)	(၁၅၉,၁၄၃,၆၄၈.၃၄)
တွဲဘက် ကုမ္ပဏီ၏ အမြတ်/ (အရှုံး) ဝေစု	၂၂	၉၄,၂၈၇,၉၅၁.၆၁	၃၁၇,၄၄၇,၁၄၃.၃၈
လုပ်ငန်း လည်ပတ် အမြတ်		<u>၂,၂၆၂,၃၃၀,၆၈၇.၀၂</u>	<u>၃,၄၇၃,၆၆၃,၅၄၄.၅၁</u>
ဘဏ္ဍာရေး ကုန်ကျစရိတ်များ	၂၃	(၃၀၆,၄၆၀,၃၅၂.၆၈)	(၂၃၅,၀၅၈,၂၅၆.၄၅)
အခွန်မလျာထားမီ အမြတ်		<u>၁,၉၅၅,၈၇၀,၃၃၄.၃၄</u>	<u>၃,၂၃၈,၆၀၅,၂၈၈.၀၆</u>
ဝင်ငွေခွန်	၂၄	(၇၄၇,၆၀၆,၅၂၈.၆၂)	(၆၅၁,၁၁၆,၈၆၈.၉၅)
အခွန်လျာပြီးနောက် အမြတ်		<u>၁,၂၀၈,၂၆၃,၈၀၅.၇၂</u>	<u>၂,၅၈၇,၄၈၈,၄၁၉.၁၀</u>
အခြား အလုံးစုံဝင်ငွေ			
နိုင်ငံခြားငွေ ပြောင်းလဲခြင်း		-	-
စုစုပေါင်း အလုံးစုံဝင်ငွေ		<u>၁,၂၀၈,၂၆၃,၈၀၅.၇၂</u>	<u>၂,၅၈၇,၄၈၈,၄၁၉.၁၀</u>
<u>အမြတ်/ အရှုံး ခွဲဝေမှုများ</u>			
ထိန်းချုပ်နိုင်သော အကျိုးစီးပွားများ		၁,၁၇၅,၉၃၀,၈၅၅.၈၆	၂,၅၂၀,၉၀၈,၆၈၉.၈၀
မထိန်းချုပ်နိုင်သော အကျိုးစီးပွားများ		၃၂,၃၃၂,၉၄၉.၈၆	၆၆,၅၇၉,၇၂၉.၃၀
		<u>၁,၂၀၈,၂၆၃,၈၀၅.၇၂</u>	<u>၂,၅၈၇,၄၈၈,၄၁၉.၁၀</u>
<u>အလုံးစုံဝင်ငွေ ခွဲဝေမှုများ</u>			
ထိန်းချုပ်နိုင်သော အကျိုးစီးပွားများ		၁,၁၇၅,၉၃၀,၈၅၅.၈၆	၂,၅၂၀,၉၀၈,၆၈၉.၈၀
မထိန်းချုပ်နိုင်သော အကျိုးစီးပွားများ		၃၂,၃၃၂,၉၄၉.၈၆	၆၆,၅၇၉,၇၂၉.၃၀
		<u>၁,၂၀၈,၂၆၃,၈၀၅.၇၂</u>	<u>၂,၅၈၇,၄၈၈,၄၁၉.၁၀</u>

See Accompanying Notes to these consolidated Financial Statements

(1)

(2)



ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် အစုရှင်များ၏ ပိုင်ဆိုင်မှု ပြောင်းလဲမှု ရှင်းတမ်း ပေါင်းချုပ်

ငွေကြေး - မြန်မာကျပ်

	ထုတ်ဝေပြီး ရင်းနှီးငွေ	အရန်လက်ကျန်များ	အမြတ်လက်ကျန် စုစည်းမှု	မထိန်းချုပ်နိုင်သော အကျိုးစီးပွားများ	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ ရှိ စာရင်းဖွင့် လက်ကျန် လက်အောက်ခံ Eraviti ကုမ္ပဏီ၏ စာရင်းကို ပယ်ဖျက်ခြင်း	၁၃,၆၃၈,၅၉၉,၀၀၀.၀၀	၅၉၀,၈၄၄,၉၈၆.၂၅	၆,၄၄၄,၂၁၀,၆၁၇.၂၃	၃၁၄,၀၅၀,၃၇၇.၂၂	၂၀,၉၈၇,၇၀၄,၉၈၀.၇၀
နှစ်အတွင်း အမြတ်	-	-	၄၈၀,၈၈၆,၅၄၅.၃၀	-	၄၈၀,၈၈၆,၅၄၅.၃၀
အမြတ်ဝေစု ပေးခြင်း	-	-	၁,၁၇၅,၉၃၀,၈၅၅.၈၆	၃၂,၃၃၂,၉၄၉.၈၆	၁,၂၀၈,၂၆၃,၈၀၅.၇၂
	-	-	(၁,၄၀၈,၁၈၆,၈၄၅.၀၀)	(၁၄,၉၆၀,၇၈၀.၁၇)	(၁,၄၂၃,၁၄၇,၆၉၀.၁၇)
၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ရှိ စာရင်းပိတ် လက်ကျန်	၁၃,၆၃၈,၅၉၉,၀၀၀.၀၀	၅၉၀,၈၄၄,၉၈၆.၂၅	၆,၆၉၂,၈၄၁,၁၇၃.၃၉	၃၃၁,၄၂၂,၅၄၆.၉၁	၂၁,၂၅၃,၇၀၇,၇၀၆.၅၅

၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် အစုရှင်များ၏ ပိုင်ဆိုင်မှု ပြောင်းလဲမှု ရှင်းတမ်း ပေါင်းချုပ်

ငွေကြေး - မြန်မာကျပ်

	ထုတ်ဝေပြီး ရင်းနှီးငွေ	အရန်လက်ကျန်များ	အမြတ်လက်ကျန် စုစည်းမှု	မထိန်းချုပ်နိုင်သော အကျိုးစီးပွားများ	စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ ရှိ စာရင်းဖွင့် လက်ကျန်	၁၃,၆၃၈,၅၉၉,၀၀၀.၀၀	၅၉၀,၈၄၄,၉၈၆.၂၅	၃,၉၂၃,၃၀၁,၉၂၇.၄၃	၂၄၇,၄၇၀,၆၄၇.၉၂	၁၈,၄၀၀,၂၁၆,၅၆၁.၆၀
နှစ်အတွင်း အမြတ်	-	-	၂,၅၂၀,၉၀၈,၆၈၈.၈၀	၆၆,၅၇၉,၇၂၉.၃၀	၂,၅၈၇,၄၈၈,၄၁၉.၁၀
၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ ရှိ စာရင်းပိတ် လက်ကျန်	၁၃,၆၃၈,၅၉၉,၀၀၀.၀၀	၅၉၀,၈၄၄,၉၈၆.၂၅	၆,၄၄၄,၂၁၀,၆၁၇.၂၃	၃၁၄,၀၅၀,၃၇၇.၂၂	၂၀,၉၈၇,၇၀၄,၉၈၀.၇၀

ထားဝယ် နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှု ရှင်းတမ်း ပေါင်းချုပ်

ငွေကြေး - မြန်မာကျပ်

	၃၁-မတ်-၂၀၂၆ ခုနှစ် မြန်မာကျပ်	၃၁-မတ်-၂၀၂၅ ခုနှစ် မြန်မာကျပ်
လုပ်ငန်းဆောင်ရွက်ချက်များ အရ ငွေသားစီးဆင်းမှုများ		
တစ်နှစ်စာအတွက် အမြတ်/ အရှုံးများ	၁,၂၀၈,၂၆၃,၈၀၅.၇၂	၂,၅၈၇,၄၈၈,၄၁၉.၁၀
ငွေသားမဟုတ်သော ညှိနှိုင်းချက်များ	-	-
တန်းဖိုးလျော့နှင့် တန်းဖိုးကျ ဆုံးရှုံးမှုများ	၅၇၅,၆၄၂,၆၆၄.၂၉	၄၇၈,၆၉၆,၅၀၂.၈၇
ပုံသေပိုင် ပစ္စည်း ရောင်းချခြင်းမှ အမြတ်/ အရှုံး	(၄၃၄,၄၄၇,၁၈၉.၇၁)	(၇၃,၅၃၃,၇၈၉.၉၄)
တွဲဖက်လုပ်ငန်း၏ အချိုးကျ အမြတ်/ အရှုံး	(၉၄,၂၈၇,၉၅၁.၆၁)	(၃၁၇,၄၄၇,၁၄၃.၃၈)
ဝင်ငွေခွန်	၇၄၇,၆၀၆,၅၂၈.၆၂	၆၅၁,၁၁၆,၈၆၈.၉၅
စာရင်းညှိနှိုင်းမှု	၄၈၀,၈၈၆,၅၄၅.၃၀	-
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းဆောင်ရွက်ချက်အမြတ်	၂,၄၈၃,၆၆၄,၄၀၂.၆၁	၃,၃၂၆,၃၂၀,၈၅၇.၆၁
လှည့်လည်ရင်းနှီးငွေ ပြောင်းလဲမှုများ		
ကုန်လက်ကျန်	၆၈၁,၄၀၈,၈၁၄.၀၂	၂,၈၃၄,၅၅၄,၄၄၄.၆၆
ကုန်သွယ်မှု ရရန်ရှိသူများ	(၁၈၆,၁၁၇,၆၈၃.၂၅)	(၄၄၂,၂၆၇,၂၁၆.၄၀)
အခြား ရရန်ရှိသူများ	(၁,၈၉၂,၄၄၀,၅၀၅.၄၇)	(၂,၈၃၃,၈၁၆,၇၉၂.၀၉)
ကြိုတင်ပေးမှုများ	၂,၃၁၀,၉၉၈,၅၈၉.၅၀	၃,၃၇၃,၅၄၄,၆၃၆.၄၈
ကုန်သွယ်မှု ပေးရန်ရှိသူများ	၉၇၁,၄၄၇,၅၄၁.၁၉	၅၂၆,၂၉၄,၂၂၉.၉၉
အခြား ပေးရန်ရှိသူများ	(၁,၉၅၅,၉၄၄,၅၀၇.၂၇)	(၇,၁၁၃,၄၉၁,၈၇၆.၇၆)
အခြားပေးရန်နှင့် လျာထားချက်များ	၄၇၂,၂၂၅,၇၇၄.၁၃	၃၃၉,၉၄၂,၇၁၇.၀၂
အခွန်လျာထားမှုများ	(၇၄၇,၆၀၆,၅၂၈.၆၂)	(၆၅၁,၁၁၆,၈၆၈.၉၅)
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	၂,၁၃၇,၆၃၅,၈၉၆.၈၂	(၆၅၀,၀၃၅,၈၆၈.၄၄)
အတိုးပေးငွေ	-	-
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင် ငွေသားစီးဆင်းမှုများ	၂,၁၃၇,၆၃၅,၈၉၆.၈၂	(၆၅၀,၀၃၅,၈၆၈.၄၄)
ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ		
ပုံသေပိုင် ပစ္စည်းများ ဝယ်ယူမှု	၆၄၆,၅၆၃,၇၆၅.၀၀	(၂,၀၀၄,၀၁၈,၁၁၆.၀၀)
ထိတွေ့ ကိုင်တွယ်မရသော ပစ္စည်းများ ဝယ်ယူမှု	(၁၁,၅၅၀,၀၀၀.၀၀)	(၁၅၈,၄၀၀.၀၁)
ပုံသေပိုင် ပစ္စည်းရောင်းချခြင်းမှ ရငွေ	၈၄၅,၃၈၅,၀၈၂.၅၈	၃၉၇,၁၄၁,၆၀၇.၇၀
ရင်းနှီးမြှုပ်နှံမှုများ ဝယ်ယူမှု	(၄၇၃,၀၀၀,၀၀၀.၀၀)	၃၆၀,၇၉၃,၄၃၁.၆၈
အသားတင် ရင်းနှီးမြှုပ်နှံမှု ငွေသားစီးဆင်းမှုများ	(၂၈၅,၇၂၈,၆၈၂.၄၂)	(၁,၂၄၆,၂၄၁,၄၇၆.၆၃)
ဘဏ္ဍာရေး ဆောင်ရွက်ချက်များအရ ငွေသား စီးဆင်းမှုများ		
ကာလရှည် ချေးငွေများ/ ပြန်လည်ပေးဆပ်မှုများ	-	(၄၆,၆၁၂,၂၈၉.၈၈)
အမြတ်ဝေစုပေးငွေ	(၁,၄၂၃,၁၄၇,၆၂၅.၃၆)	-
အသားတင် ဘဏ္ဍာရေး ဆောင်ရွက်ချက်များအရ ငွေသား စီးဆင်းမှုများ	(၁,၄၂၃,၁၄၇,၆၂၅.၃၆)	(၄၆,၆၁၂,၂၈၉.၈၈)
ငွေသား အသားတင် အတိုး/ အလျော့	၄၂၈,၇၅၉,၅၈၉.၀၅	(၁,၉၄၂,၈၈၉,၆၃၄.၉၅)
ကာလအစရှိ ငွေနှင့် ငွေသားနှင့် ညီမျှသော လက်ကျန်များ	၄,၃၅၅,၈၅၄,၄၈၅.၆၀	၆,၂၉၈,၇၄၄,၁၂၀.၅၅
ကာလအဆုံးရှိ ငွေနှင့် ငွေသားနှင့် ညီမျှသော လက်ကျန်များ	၄,၇၈၄,၆၁၄,၀၇၄.၆၅	၄,၃၅၅,၈၅၄,၄၈၅.၆၀

ထာဝရ နဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက် နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ
၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော နှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ ပေါင်းချုပ်အပေါ် မှတ်စုများ
ငွေကြေး - မြန်မာကျပ်

၁။ အထွေထွေ

ပေးရန်ကန့်သတ်ထားသော တာဝန် ထာဝရနဒီအုပ်စု ကုမ္ပဏီများ (အများနှင့်သက်ဆိုင်သော) လီမိတက် (ကုမ္ပဏီ)ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၂၀၁၇ အရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မှတ်ပုံတင်ထားသောကုမ္ပဏီ၏ လိပ်စာမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏လိပ်စာ

ရှမ်းသာလမ်း၊ မြို့ပိတ်လမ်း နှင့် မြို့မ ၁၁ လမ်းထောင့်၊ အဆောက်အဦး နံပါတ် ၉၄၁၊ ၇က/၇ လွှာ သာကေတ ၄ မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။

Website: www.efrgroupmyanmar.com,

Contact Phone No.+9598899 48890, +951 544076. +951 544077.

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

ဘဏ္ဍာရေး ရှင်းတမ်းများကိုရေးဆွဲရာတွင် အသုံးပြုခဲ့သောအဓိကစာရင်းဆိုင်ရာမူဝါဒများကို အောက်တွင်ဖော်ပြ ထားပါသည်။ ဤမူဝါဒများကို အခြားနည်းဖြင့် မဖော်ပြထားပါက တင်ပြထားသည့် နှစ်များအားလုံးကို တသမတ်တည်း ကျင့်သုံးပါသည်။

၂.၁ စာရင်းရေးဆွဲခြင်းဆိုင်ရာအခြေခံမူများ

ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ဖော်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့်ဖြစ်ရပ်များအပေါ် အခြေခံသည့် စာရင်းရေးဆွဲမှု မူဝါဒ (Historical cost Convention) အရ ရေးဆွဲဖော်ပြထားပါသည်။

မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ "MFRS" နှင့်အညီ ဤဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲရာတွင် စီမံခန့်ခွဲသူများမှ လုပ်ငန်းပိုင်းဆိုင်ရာ ၎င်းတို့၏ ယူဆချက်၊ ဆုံးဖြတ်ချက်ကို ကျင့်သုံးရန် လိုအပ်သလို စာရင်းဆိုင်ရာ ခန့်မှန်းချက်များ၊ ယူဆချက်များဖြင့်လည်း စာရင်းထည့်သွင်း ဖော်ပြဆောင်ရွက်ရန် လိုအပ်ပါသည်။

၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက် ကုန်ဆုံးသော နှစ်အတွက် ဘဏ္ဍာရေး ရှင်းတမ်းများကို ထုတ်ဝေရန် ဒါရိုက်တာ အဖွဲ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ် (၇) ရက် တွင် အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။

၂.၂ ဝင်ငွေ စာရင်းရေးသွင်းမှု

ဝင်ငွေတွင် ကုန်ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းမှရရှိသည့် ရရှိပြီးသား သို့မဟုတ် ရရှိရန်ရှိသည့် တန်ဖိုးများကို ဖော်ပြခြင်းဖြစ်ပြီး ဝန်ဆောင်မှုအခွန်၊ ကော်မရှင်နှင့် လျှော့ဈေးများ မပါဝင်ပါ။

အဖွဲ့မှ အသိအမှတ်ပြုထားသော ဝင်ငွေနှင့် ဆက်စပ်ကုန်ကျစရိတ်ကို ယုံကြည်စိတ်ချစွာ တိုင်းတာနိုင်ပြီး၊ ဆက်စပ်လက်ခံနိုင်မှု၏ စုဆောင်းနိုင်မှုအား ကျိုးကြောင်းဆီလျော်စွာ စိတ်ချယုံကြည်နိုင်ပြီး အဖွဲ့၏လုပ်ဆောင်ချက် တစ်ခုစီအတွက် တိကျသောစံနှုန်းများကို အောက်ပါအတိုင်း ဖြည့်ဆည်းသည့်အခါ စာရင်းရေးသွင်းပါသည်။

ကုမ္ပဏီအနေဖြင့် ဝင်ငွေများနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်များကို တိကျစွာတိုင်းတာနိုင်သောအချိန် ရရှိရန်ကျန်ရှိသော အကြွေးအတိုးများကို သေချာစွာ ရယူနိုင်မည်ဟု သင့်တော်စွာ ခန့်မှန်းနိုင်သောအချိန်နှင့် အခြားသတ်မှတ်ထားသော အခြေခံစံနှုန်းများကို ဖြည့်ဆည်းနိုင်သည့်အချိန်တွင် အောက်ပါအတိုင်းစာရင်းရေးသွင်းပါသည်။

(က) ကုန်ပစ္စည်းရောင်းချခြင်း

ကုန်ရောင်းခြင်းမှ ရရှိသောဝင်ငွေကို ကုန်ပစ္စည်းကို လွှဲအပ်ပြီး ဝယ်ယူသူက လက်ခံရရှိပြီးနောက်တွင် စာရင်းဖော်ဆောင် ပါသည်။

(ခ) ဝန်ဆောင်မှု ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း။

ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများမှ ရရှိသောဝင်ငွေကို ဆောင်ရွက်ပေးရသည့် အမှန်တကယ်ဝန်ဆောင်မှု များအပေါ်အခြေခံပြီးအချိုးကျ ရာခိုင်နှုန်းအရ ရရှိသော ဝင်ငွေအတိုင်း စာရင်းရေးသွင်းပါသည်။

(ဂ) ဝန်ဆောင်မှု စစ်ဆေးရေး ဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း။

ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး ကုန်ပစ္စည်းပို့ဆောင်သည့်အခါ စစ်ဆေးရေးဝန်ဆောင်မှုများမှ ရရှိသောဝင်ငွေကို စာရင်းရေးသွင်းပါသည်။

(ဃ) အတိုးဝင်ငွေ

ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အပ်နှံငွေများမှ အတိုးရရန်သေချာမှသာ အတိုးရငွေများကို စာရင်း ဖော်ဆောင်ပါသည်။

၂.၃ ကုမ္ပဏီအုပ်စုစာရင်းရေးဆွဲခြင်း

(က) လက်အောက်ခံကုမ္ပဏီများ

(၁) စာရင်းပေါင်းချုပ်

လက်အောက်ခံကုမ္ပဏီများဆိုသည်မှာ ကုမ္ပဏီအုပ်စုက ယင်းကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ချက်များမှ ပေါ်ပေါက်လာသော အကျိုးအမြတ်များကို ရရှိရန်နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဝဒများကို ကုမ္ပဏီအုပ်စု (Group) က ထိန်းချုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ (အထူးလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်းများအပါအဝင်) ဖြစ်ပြီး ယေဘုယျအားဖြင့် အဓိကမဲပေးပိုင်ခွင့်ရှိသည့် ရှယ်ယာပိုင်ဆိုင်မှုဖြစ်ကြသည်။ ကုမ္ပဏီအုပ်စုက အခြားအဖွဲ့အစည်းကို ထိန်းချုပ်နိုင်မှုရှိ မရှိ အကဲဖြတ်သောအခါ လက်ရှိကျင့်သုံးခွင့်ရှိသော(သို့မဟုတ်) ပြောင်းလဲခွင့်ရှိသော အလားအလာရှိသည့် မဲပေးပိုင်ခွင့်၏ တည်ရှိမှုနှင့် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားသည်။ လက်အောက်ခံ ကုမ္ပဏီများကို ကုမ္ပဏီအုပ်စုသို့ ထိန်းချုပ်မှုလွှဲပြောင်းသည့်နေ့ရက်မှစ၍ စာရင်းပေါင်းချုပ် ရေးဆွဲသည်။ ၎င်းတို့ကိုထိန်းချုပ်မှု ရပ်စဲသည့်နေ့ရက်မှစ၍ စာရင်းပေါင်းချုပ်ရေးဆွဲခြင်း ရပ်စဲသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပေါင်းချုပ်ရေးဆွဲရာတွင် လုပ်ငန်းဆောင်ရွက်ချက်များ၊လက်ကျန်များနှင့် ကုမ္ပဏီအုပ်စုများအကြားရှိ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အမှန်မရရှိသေးသော (unrealized) အမြတ်များကို ဖယ်ထုတ်ထားပါသည်။ အမှန်မပေါ်ပေါက်သေးသော (Unrealized)အရှုံးများကိုလည်း ဖယ်ထုတ် ထားပါ သည်။သို့သော် ယင်းတို့ကို လွှဲပြောင်းပေးသောရပိုင်ခွင့်၏ တန်ဖိုးကျညွှန်းကိန်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစား ပါသည်။ လက်အောက်ခံကုမ္ပဏီများ၏ စာရင်းရေးဆွဲခြင်းဆိုင်ရာ မူဝဒများကို ကုမ္ပဏီအုပ်စု (Group) က လက်ခံကျင့်သုံးသော မူဝဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် လိုအပ်သည့်အခါ ပြောင်းလဲထားပါသည်။

Non- Controlling Interests

ထိန်းချုပ်ခွင့်မရှိသောပိုင်ဆိုင်မှုများဆိုသည်မှာ ကုမ္ပဏီကိုပိုင်ဆိုင်သူများက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပိုင်ဆိုင်သောအကျိုးစီးပွားများ (Non- Controlling Interests) မှ ဖြစ်ပေါ်လာသော လက်အောက်ခံကုမ္ပဏီတစ်ခု၏အသားတင်ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းဆောင်ရွက်မှု အသားတင် ရလဒ် များကို ခွဲဝေ၍ပေးရသောအပိုင်းဖြစ်သည်။ ၎င်းတို့ကိုဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းပေါင်းချုပ်တွင် ပါဝင် သောဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းပေါင်းချုပ်နှင့် အစုရှင်များ၏ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း ပေါင်းချုပ်တို့တွင် ခွဲခြားဖော်ပြသည်။

(၂) လက်အောက်ခံကုမ္ပဏီဝယ်ယူမှုများ

Group နှင့် လက်အောက်ခံ Company များ စီးပွားရေးပေါင်းစပ်မှု Business Combination များအတွက် Business Acquisitions နည်းလမ်းကိုအသုံးပြု စာရင်းရေးသွင်းပါသည်။ Group သည် လက်အောက်ခံ Company များအား ဝယ်ယူရရှိသည့်နေ့တွင် ထိန်းချုပ်ခြင်း မပြုသောအကျိုးစီးပွား (non-controlling interest) နှင့် ဝယ်ယူသူ၏ အသားတင် ပိုင်ဆိုင်မှု၏ အချိုးကျ Controlling Interest ရာခိုင်နှုန်းဖြင့် ဝယ်ယူရရှိသည့်နေ့တွင် စာရင်းရေးသွင်းပါသည်။ ထိုသို့ စာရင်းရေးသွင်းရာတွင်

လက်အောက်ခံ Company များအား ဝယ်ယူခြင်းနှင့် လွှဲပြောင်းရယူခြင်းတွင် ပေးချေရသော Fair Value အစိုးစားနားသည် ဝယ်ယူရရှိသည့် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု တန်ဖိုးထက်များပြားပါက နာမည်ကောင်းတန်ဖိုး Goodwill အဖြစ် စာရင်းရေးသွင်းပါသည်။

(၃) ထုခွဲရောင်းချခြင်း

လက်အောက်ခံ လုပ်ငန်းတစ်ခုတွင် Group ၏ ပိုင်ဆိုင်မှုဆိုင်ရာ အကျိုးစီးပွားပြောင်းလဲမှုသည် လက်အောက်ခံ လုပ်ငန်းအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားသည့်အခါ၊ လက်အောက်ခံ၏ ပိုင်ဆိုင်မှုနှင့် အမည်ကောင်းတန်ဖိုးများ အပါအဝင် လုပ်ငန်းခွဲများ၏ ပိုင်ဆိုင်မှုနှင့် ရပိုင်ခွင့်များကို စာရင်းမှ ဖယ်ထုတ်ပါသည်။

အစုရှယ်ယာတွင် စုဆောင်းထားသည့် ၎င်းတို့နှင့်ဆိုင်သည့် အစုရှယ်ယာကို Fair Value ဖြင့်ပြန်လည်တိုင်းတာပြီး ယင်းတန်ဖိုးနှင့် ယခင်ရှိခဲ့သော တန်ဖိုးကြားခြားနားချက်ကို ထိန်းချုပ်မှုဆုံးရှုံးသွားသည့်နေ့တွင် အရှုံးအမြတ် အဖြစ် စာရင်းရေးသွင်းပါသည်။

(ခ) ထိန်းချုပ်မှုမရှိသော အကျိုးစီးပွားများနှင့် အရောင်းအဝယ်များ

လုပ်ငန်းခွဲအပေါ် ထိန်းချုပ်မှု ဆုံးရှုံးခြင်း မရှိသည့် လုပ်ငန်းခွဲတစ်ခုတွင် Group ၏ ပိုင်ဆိုင်မှုဆိုင်ရာ အပြောင်းအလဲများကို ကုမ္ပဏီ၏ အစုရှယ်ယာပိုင်ဆိုင်မှုများအတိုင်း ထည့်သွင်းတွက်ချက်ပါသည်။ ထိန်းချုပ်ခြင်း မရှိသောအတိုး Non-Controlling Interest ၏ တင်ဆောင်သည့်ပမာဏပြောင်းလဲမှုနှင့် ပေးဆောင်ခြင်းသို့မဟုတ် လက်ခံရရှိသည့် တန်ဖိုးအကြားကွာခြားချက်အား ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်သူများနှင့် အစုရှယ်ယာ ပိုင်ဆိုင်သူများ၏ အစုရှယ်ယာအတွင်းမှ စာရင်း ရေးသွင်းပါသည်။

(ဂ) တွဲဖက်ကုမ္ပဏီများ

တွဲဖက်ကုမ္ပဏီများမှာ ကုမ္ပဏီအုပ်စုက ၎င်းတို့အပေါ်သိသာထင်ရှားသော ဩဇာသက်ရောက်မှုရှိသော်လည်း ထိန်းချုပ်နိုင်မှု မရှိသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ရှယ်ယာတစ်စုပိုင်ဆိုင်မှုအရေအတွက် ၂၀% နှင့် ၅၀% ထက် မပိုသော မဲပေးခွင့်ရှိသည့်အဖွဲ့အစည်းများ ဖြစ်ပါသည်။ တွဲဖက်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများကို Equity နည်းဖြင့်စာရင်းဖော်ပြပြီး တန်ဖိုးကျ ဆုံးရှုံးမှုများကို နှုတ်၍ ဘဏ္ဍာရေးရှင်းတမ်း ပေါင်းချုပ်တွင် စာရင်းဖော် ဆောင်ပါသည်။

(၁) တွဲဖက်ကုမ္ပဏီတွင်ရင်းနှီးမြှုပ်နှံမှု

တွဲဖက်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုများကို equity နည်းဖြင့် လုပ်ဆောင်မှုဈေးနှုန်း (လုပ်ဆောင်မှုကုန်ကျစရိတ် အပါအဝင်) ဖြင့် ကနဦး စာရင်းရေးသွင်းပါသည်။ ဝယ်ယူပြီးသည့်နေ့ နောက်ပိုင်းတွင် သယ်ယူလာသည့် ငွေပမာဏ ကို အတိုး၊ အလျော့ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံသူ၏ အရှုံးအမြတ်ဝေစုကို စာရင်းတင်ပါသည်။ ရင်းနှီးမြှုပ်နှံသူ၏ အရှုံးအမြတ်ဝေစုကို ရင်းနှီးမြှုပ်နှံသူ၏ အရှုံး၊ အမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။ ရင်းနှီးမြှုပ်နှံထားသည့်အဖွဲ့အစည်းမှ ခွဲဝေရရှိမှုများသည် ရင်းနှီးမြှုပ်နှံမှု၏ သယ်ယူလာသည့်ငွေပမာဏ (လက်ကျန်) ကို လျော့ကျစေပါသည်။

(၂) Equity နည်းဖြင့် စာရင်းရေးဆွဲခြင်း

Equity နည်းဖြင့်စာရင်းရေးဆွဲရာတွင် တွဲဖက်ကုမ္ပဏီများတွင် ကနဦးရင်းနှီးမြှုပ်နှံမှုပြုပြီး နောက်ပိုင်း ပေါ်ပေါက်လာသော အရှုံး၊ အမြတ် ဝေစုကို အရှုံး၊ အမြတ်စာရင်းတွင် ဖော်ဆောင်ပြီး ၎င်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု နောက်ပိုင်းကာလ အခြားအလုံးစုံ ပါဝင်သောဝင်ငွေကို အခြားအလုံးစုံပါဝင်သောဝင်ငွေတွင် စာရင်းဖော် ဆောင်ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှု နောက်ပိုင်းကာလ ဆောင်ရွက်မှုများနှင့် တွဲဖက်ကုမ္ပဏီများထံမှ ခွဲဝေရရှိမှုများကို ရင်းနှီးမြှုပ်နှံမှုများ၏ သယ်ဆောင်တန်ဖိုး (carrying amount) တွင် စာရင်းညှိနှိုင်းပါသည်။ အခြားမည်သည့် လက်ငင်းမဟုတ်သော အကာအကွယ်မဲ့ ရပိုင်ခွင့်များအပါအဝင် တွဲဖက်ကုမ္ပဏီတစ်ခုတွင် ကုမ္ပဏီအုပ်စု၏ အရှုံးဝေစုသည် တွဲဖက်ကုမ္ပဏီရှိ ၎င်း၏ပိုင်ဆိုင်မှုနှင့် တူညီသောအခါ (သို့မဟုတ်)ကျော်လွန် သောအခါ ကုမ္ပဏီအုပ်စုသည် ပေးရန်တာဝန်မရှိခဲ့လျှင် (သို့မဟုတ်) တွဲဖက်ကုမ္ပဏီ၏ ကိုယ်စားပေးချေမှု မပြုလုပ်ခဲ့လျှင် နောက်ထပ်အရှုံးများကို စာရင်းရေးသွင်းမည် မဟုတ်ပါ။

တွဲဖက်ကုမ္ပဏီများနှင့် ကုမ္ပဏီအုပ်စုအကြား စာရင်းရေးသွင်းချက်များအပေါ် (unrealized profit) ကို တွဲဖက်ကုမ္ပဏီများတွင် ကုမ္ပဏီအုပ်စု၏ ပိုင်ဆိုင်မှုနှင့်ညီမျှသည်အထိ စာရင်းချေဖျက်သည်။ လုပ်ဆောင် ချက်များသည် လွှဲပြောင်းလိုက်သော ပိုင်ဆိုင်မှုများ၏ တန်ဖိုးလျော့ကျမှုကို အထောက်အထားမပြသလျှင် (Unrealized loss) ကိုလည်း စာရင်းချေဖျက်ပါသည်။

လက်အောက်ခံကုမ္ပဏီများ၏ စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများကို ကုမ္ပဏီအုပ်စုက လက်ခံကျင့်သုံးသော မူဝါဒများနှင့်တသမတ်တည်းဖြစ်စေရန် လိုအပ်ပါကပြုပြင် ပြောင်းလဲထားပါသည်။

(၃) ထုခွဲရောင်းချခြင်း

Group သည် သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှု ဆုံးရှုံးသွားသောအခါ တွဲဖက်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများကို စာရင်းချေဖျက်၊ စာရင်းပယ်ဖျက်ပါသည်။

၂.၄ နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(က) လုပ်ငန်းသုံးငွေကြေးနှင့် စာရင်းတွင် ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီ၏ဘဏ္ဍာရေးစာရင်းရှင်းတမ်းများတွင်ပါဝင်သော အကြောင်းအရာများကို ကုမ္ပဏီ၏အဓိကကျသော စီးပွားရေးနယ်ပယ်တွင် အသုံးပြုသော ငွေကြေး (functional currency) ဖြင့်တိုင်းတာပါသည်။ ဘဏ္ဍာရေး ရှင်းတမ်းများတွင် မြန်မာကျပ်ငွေဖြင့်ဖော်ပြထားပြီး ယင်းမြန်မာကျပ်ငွေသည် ကုမ္ပဏီ၏ စာရင်းတင်ပြ သည့် ငွေကြေး (Presentation currency) ဖြစ်သည့်အပြင်လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (functional currency) လည်းဖြစ်သည်။ ငွေကြေးများအားလုံးကို အခြားနည်းလမ်းများဖြင့် ဖော်ပြထားခြင်းမရှိဘဲ မြန်မာကျပ်ဖြင့် ဖော်ပြထားပါသည်။

(ခ) နိုင်ငံခြားသုံးငွေဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း

နိုင်ငံခြားငွေဖြင့်ဖော်ပြသောငွေကြေးနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့်ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိငွေလဲနှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရာမှသော်လည်းကောင်း၊ ၎င်းနိုင်ငံခြားငွေကြေးများကို စာရင်း

ရှင်းလင်းရာမှသော်လည်းကောင်း ဖြစ်ပေါ်လာသော နိုင်ငံခြားငွေအမြတ်၊ အရုံးများကို ဝင်ငွေရှင်းတမ်း ပေါင်းချုပ် တွင် စာရင်းရေးသွင်းထားပါသည်။

နိုင်ငံခြားငွေဖြင့်ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။

(ဂ) ငွေလဲလှယ်နှုန်း ကွာခြားချက်များ

ငွေကြေးဆိုင်ရာ ပစ္စည်းများ လွှဲပြောင်းခြင်းတွင် ဖြစ်ပေါ်လာသော ဖလှယ်မှု၊ ကွဲလွဲမှုများကို တစ်နှစ်အတွက် ဝင်ငွေရှင်းတမ်းတွင် ထည့်သွင်းပါသည်။ ငွေကြေးမဟုတ်သော ပစ္စည်းတစ်ခုမှ အမြတ် သို့မဟုတ် အရုံးကို ဝင်ငွေရှင်းတမ်းတွင် တိုက်ရိုက် စာရင်းရေးသွင်းသောအခါ သက်ဆိုင်ရာ လဲလှယ်နှုန်းအမြတ် သို့မဟုတ် အရုံးကို လက်ကျန်ရှင်းတမ်းတွင် တိုက်ရိုက် စာရင်းရေးသွင်းပါသည်။

၂.၅ ဝင်ငွေခွန်

ဝင်ငွေခွန်ကုန်ကျစရိတ်သည် လက်ရှိပေးဆောင်ရမည့်အခွန်ပေါင်းစုကို ကိုယ်စားပြုပါသည်။

လက်ရှိပေးဆောင်ရမည့်အခွန်သည် ယခုနှစ်အတွက် အခွန်ကောက်ခံရရှိသည့်အမြတ်အပေါ် အခြေခံပါသည်။ အခွန်ဆောင်နိုင်သောအမြတ်များသည် အခြားနှစ်များတွင် အခွန်ဆောင်နိုင်သော သို့မဟုတ် နုတ်ယူနိုင်သည့် ဝင်ငွေ သို့မဟုတ် ကုန်ကျစရိတ်များ မပါဝင်သောကြောင့် အမြတ် သို့မဟုတ် အရုံးစာရင်းရှင်းတမ်းတွင် ဖော်ပြထားသည့်အတိုင်း အမြတ်နှင့် ကွာခြားပါသည်။ လက်ရှိအခွန်အတွက် ကုမ္ပဏီ၏တာဝန်ဝတ္တရားအား အစီရင်ခံမှုကာလအဆုံးတွင် အတည်ပြုပြဋ္ဌာန်းပြီး သို့မဟုတ် အခိုင်အမာပြဋ္ဌာန်းထားသော အခွန်နှုန်းထားများ (နှင့် အခွန်ဥပဒေများ) ကို အသုံးပြု၍ တွက်ချက်ပါသည်။

လက်ရှိအခွန်ကို အမြတ် သို့မဟုတ် အရုံးအတွက် ကုန်ကျစရိတ် သို့မဟုတ် ဝင်ငွေအဖြစ် စာရင်းရေးသွင်းပါသည်။

၂.၆ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများကို ကနဦးတွင် သင့်လျော်သောတန်ဖိုး Fair Value ဖြင့် စာရင်းရေးသွင်းပြီးနောက် Effective Interest method ကို အသုံးပြု၍နောက်ပိုင်းကာလတွင် လျော့ချပြီးတန်ဖိုးမှ ပျက်စီးဆုံးရှုံးမှု အတွက်လျာထား သောတန်ဖိုးကို နှုတ်၍ စာရင်းသယံဆောင်ပါသည်။

ပြန်၍မရနိုင်သော ခန့်မှန်းပမာဏအတွက် သင့်လျော်သော ပမာဏများကို ခန့်မှန်းပြီး ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများတွင် လျော့ချရပါသည်။

၂.၇ ပုံသေပိုင်ပစ္စည်း

မြေယာနှင့် အဆောက်အအုံများကို ကနဦး ကုန်ကျစရိတ်ဖြင့် စာရင်းရေးသွင်းပါသည်။ ဘိုးဘွားပိုင်မြေကို ပြန်လည်တန်ဖိုးဖြတ်သည့်ပမာဏဖြင့် စာရင်းရေးသွင်းပါသည်။ အဆောက်အအုံနှင့် ငှားရမ်းခွင့်မြေများကို

ပြန်လည်တန်ဖိုးဖြတ်သည့်ပမာဏဖြင့် စာရင်းရေးသွင်းပြီး နောက်ပိုင်းကာလများတွင် တန်ဖိုးလျော့ခြင်းနှင့် ချွတ်ယွင်းဆုံးရှုံးမှုများကို ထည့်သွင်းတွက်ချက်ပါသည်။

အခြားပုံသေပိုင်ပစ္စည်းနှင့် ပစ္စည်းများကို ကုန်ကျစရိတ်ထဲမှ တန်ဖိုးလျော့များကို နုတ်ပယ်ပြီး စာရင်းဖော်ပြပါသည်။ တန်ဖိုးလျော့ခြင်းကို ပိုင်ဆိုင်မှု၏ ခန့်မှန်းအသုံးဝင်မှုသက်တမ်းပေါ်တွင်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့ခြင်းအား Management မှသတ်မှတ်ထားသောနှုန်းထားများအတိုင်း စတင်ပိုင်ဆိုင်သည့်နေ့မှစ၍ တွက်ချက်ပါသည်။ တန်ဖိုးလျော့သက်တမ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

ရုံးသုံးပစ္စည်း ကိရိယာများ	၅-၁၀ နှစ်
ပရိဘောဂနှင့် တန်ဆာပလာများ	၅-၁၀ နှစ်
ကွန်ပျူတာနှင့် စက်ပစ္စည်းများ	၅-၁၀ နှစ်
မော်တော်ကား	၅-၁၀ နှစ်
စက်ပစ္စည်းများ	၅-၁၀ နှစ်
အဆောက်အအုံ ပြုပြင်စရိတ်များ	၅-၁၀ နှစ်

၂.၈ ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများ

(က) အမည်ကောင်းတန်ဖိုး

အမည်ကောင်းတန်ဖိုးအား ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း အဖြစ် တွဲဖက်ကုမ္ပဏီများတွင် မူရင်းတန်ဖိုးမှ စုစုပေါင်းချွတ်ယွင်းဆုံးရှုံးငွေပမာဏ နှုတ်၍ သီးခြားစီ စာရင်းသယံ ဆောင်ပါသည်။ အမည်ကောင်းတန်ဖိုး သည် တွဲဖက်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏတွင်ပါဝင်ပါသည်။ လက်အောက်ခံ Company များ၊ မိတ်ဖက်၊တွဲဖက်ကုမ္ပဏီများ နှင့် ဖက်စပ်ကုမ္ပဏီများအား ပြန်လည်ထုခွဲရောင်းချရာတွင် ယင်းတို့နှင့်သက်ဆိုင်သည့် အမည်ကောင်းတန်ဖိုးများလည်း ပါဝင်ပါသည်။

(ခ) အခြားသော မထိတွေ့နိုင်သော ပိုင်ဆိုင်မှုများ

မထိတွေ့နိုင်သောပိုင်ဆိုင်မှုများကို ကုန်ကျစရိတ်ဖြင့် ကနဦး တိုင်းတာပါသည်။ နောက်ပိုင်းကာလများတွင် တန်ဖိုးလျော့များ၊ ချွတ်ယွင်းဆုံးရှုံးမှုများကို နုတ်ပယ်ပြီး ဆက်လက်သယ်ဆောင်သွားသည့် စနစ်ဖြင့် စာရင်းရေးသွင်းပါသည်။

၂.၉ ငွေကြေးမဟုတ်သော ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်း

ပိုင်ဆိုင်မှု၊ စက်ရုံနှင့် စက်ကိရိယာများ ဆုံးရှုံးရန် အရိပ်အယောင်များရှိပါက ဆုံးရှုံးမှုအတွက် ပြန်လည် သုံးသပ်ပါသည်။ ပိုင်ဆိုင်မှု၏ ပြန်လည်ရရှိနိုင်သည့်ပမာဏသည် ၎င်း၏သယ်ဆောင်သည့်ပမာဏထက်နည်းသည် ဟုခန့်မှန်းပါက၊

ပိုင်ဆိုင်မှု၏သယ်ဆောင်သည့်ပမာဏကို ၎င်း၏ပြန်လည်ရရှိနိုင် သည့်ပမာဏသို့ လျော့ချပြီး စာရင်းသွင်းပါသည်။ လက်ကျန်မာဏနှင့် ပြန်လည်ရရှိနိုင်သည့်ပမာဏအကြား ကွာခြားချက်ကို အလုံးစုံဝင်ငွေ စာရင်းရှင်းတမ်းတွင် ချွတ်ယွင်းဆုံးရှုံးမှု စရိတ်အဖြစ် စာရင်းရေးသွင်းပါသည်။

၂.၁၀ တွဲဖက်ကုမ္ပဏီများတွင်ရင်းနှီးမြှုပ်နှံမှု

တွဲဖက်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုများကို equity နည်းဖြင့် လုပ်ဆောင်မှုဈေးနှုန်း(လုပ်ဆောင်မှုကုန်ကျစရိတ် အပါအဝင်) ဖြင့် ကနဦး စာရင်းရေးသွင်းပါသည်။ ဝယ်ယူပြီးသည့်နေ့ နောက်ပိုင်းတွင် သယ်ယူလာသည့် ငွေပမာဏကို အတိုး၊ အလျော့ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံသူ၏ အရှုံးအမြတ်ဝေစုကို စာရင်းတင်ပါသည်။

ရင်းနှီးမြှုပ်နှံထားသည့် အဖွဲ့အစည်းမှ အရှုံး၊ အမြတ်ဝေစုကို ရင်းနှီးမြှုပ်နှံသူ၏ အရှုံး၊ အမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။

၂.၁၁ ငွေနှင့် ငွေသားညီမျှသောလက်ကျန်များ

ငွေနှင့် ငွေသားညီမျှသောလက်ကျန်များတွင် လက်ဝယ်ရှိ ငွေသားလက်ကျန်နှင့် ဘဏ်ရှိငွေလက်ကျန်များ ပါဝင် ပါသည်။

၂.၁၂ လျာထားငွေများ

ကုမ္ပဏီသည် အတိတ်ကာလအဖြစ်အပျက်များ၏ အကျိုးရလဒ်အတွက် လက်ရှိတွင် ဥပဒေအရ တာဝန်ရှိသော (သို့မဟုတ်) ပေးရန်တာဝန်ရှိသောငွေများကို လျာထားငွေများအဖြစ် စာရင်းရေးသွင်းပါသည်။ ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏အရင်းအမြစ်များ စီးထွက်ရန်အလားအလာရှိပြီး ပေးချေရမည့်ပမာဏကိုတိကျသေချာစွာ ခန့်မှန်းနိုင်သည့် အခြေအနေတွင် စာရင်းရေးသွင်းပါသည်။ အနာဂတ်လုပ်ငန်း၏ ဆောင်ရွက်ချက်ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် သတ်မှတ်စာရင်းမသွင်းပါ။

၂.၁၃ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများကို ကနဦးတွင်သင့်လျော်သောတန်ဖိုး Fair Value ဖြင့် စာရင်းရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် Amortized Cost ဖြင့် စာရင်းသယ်ဆောင်ပါသည်။

၂.၁၄ ဆက်စပ်ပါတီများနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ

ဆက်စပ်ပါတီများသည် ကုမ္ပဏီ၏ဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်သည့်အဖွဲ့အစည်းနှင့် ဆက်စပ်နေသော ပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများဖြစ်သည်။ လူတစ်ဦးသည် အစီရင်ခံခြင်းအဖွဲ့အစည်းအပေါ် ထိန်းချုပ်မှု သို့မဟုတ် ပူးတွဲထိန်းချုပ်မှုတွင် အစီရင်ခံသည့်အဖွဲ့အစည်းအပေါ် သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုရှိခြင်း၊ အဖွဲ့အစည်း၏ အဓိကစီမံခန့်ခွဲရေးဝန်ထမ်းများ သို့မဟုတ် အဖွဲ့အစည်းသည် လုပ်ငန်း (သို့မဟုတ်) မိခင် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ လုပ်ငန်း၏ ပူးတွဲအဖွဲ့အစည်းဖြစ်ခြင်း၊ အဖွဲ့အစည်း သည် ဝန်ထမ်းအကျိုးအလို့ငှာ

တာဝန်ထမ်းဆောင်ကာလနောက်ပိုင်း ဝန်ထမ်းများ၏အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူ (သို့မဟုတ်) အဖွဲ့အစည်းနှင့် လုပ်ငန်းဆက်စပ်မှုရှိသော မည်သည့် အဖွဲ့အစည်း မဆို ဖြစ်သည်။

ဆက်စပ်ပါတီဆိုသည်မှာ ကုမ္ပဏီများအကြား အရင်းအမြစ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် တာဝန်ဝတ္တရား များကို လွှဲပြောင်းပေးခြင်း၊ စီမံခန့်ခွဲရေး ဝန်ထမ်းများသည် အဖွဲ့အစည်း၏ အဓိက ဒါရိုက်တာများ အပါအဝင် အဖွဲ့အစည်း၏လုပ်ငန်းဆောင်တာများကို စီစဉ်ခြင်း၊ ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်း အတွက် အခွင့်အာဏာနှင့် တာဝန်ရှိသော ပုဂ္ဂိုလ်များဖြစ်သည်။

သက်ဆိုင်သူများကြားတွင်အရောင်းအဝယ်ပြုလုပ်မှုများရှိခဲ့ပါကဆက်စပ်အဖွဲ့များ၏ ဆက်ဆံရေးသဘောသဘာဝ အပြင်ငွေရေးကြေးရေးရှင်းတမ်းများပေါ်ရှိဆက်ဆံရေးလိုအပ်သော အရောင်းအဝယ်များနှင့် လက်ကျန်ငွေများ အကြောင်း အချက်အလက်များကို ထုတ်ဖော်ပါ။ ဤထုတ်ဖော်ချက်များကို သက်ဆိုင်ရာပါတီများ၏ အမျိုးအစား တစ်ခုစီအတွက် သီးခြားပြုလုပ်မည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များအပါအဝင် ကျန်ရှိနေသော လက်ကျန် ပမာဏနှင့် ငွေပေးငွေယူပမာဏများ ပါဝင်မည်ဖြစ်သည်။

၃။ မတည်ရင်းနှီးငွေ

၁၀၀% ထုတ်ဝေပြီးအစုရှယ်ယာမတည်ရင်းနှီးငွေမှာ ကျပ်ငွေ ၁၃,၆၃၈,၅၉၉,၀၀၀ ဖြစ်ပြီး အစုရှယ်ယာ အရေအတွက်မှာ ၁၉,၉၇၇,၂၂၃ ဖြစ်ပါသည်။ အစုရှယ်ယာပိုင်ဆိုင်သော ဒါရိုက်တာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အစုရှယ်ယာရှင်များ နှင့် ဒါရိုက်တာအဖွဲ့ဝင်များ

၁။ ဦးကျော်လွင်ဦး	မန်နေဂျင်းဒါရိုက်တာ
၂။ ဦးမောင်မောင်ဦး	ဒါရိုက်တာ
၃။ ဒေါ်ခင်ဆုံ	ဒါရိုက်တာ
၄။ ဦးသန်းအောင်	ဒါရိုက်တာ

အုပ်စုတွင် အောက်ပါလုပ်ငန်းခွဲများ အသီးသီးရှိပါသည်

ကုမ္ပဏီအမည်	အခြေခံလုပ်ငန်းဆောင်ရွက်မှုများ	ဖွဲ့စည်းထားသော နိုင်ငံ	အုပ်စုမှတိုက်ရိုက်ကိုင်ဆောင်ထားသော သာမန် အစုရှယ်ယာ အမျိုးအစား	
			၂၀၂၆ ခုနှစ် မတ်လ (၃၁) ရက်	၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်
Gold Shipping Agency Services Limited (Gold Shipping)	Connext Shipping Pte Ltd ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေပါသည်။ (ရန်ကုန်-ကော့သောင်း-ရဲနောင်း သင်္ဘောဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး)	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
EFR G Link Express Services Limited (EFR GLE)	ကုန်းတွင်း၊ ပင်လယ်၊ လေကြောင်းနှင့် ဂိုဒေါင်ဝန်ဆောင်မှု အပါအဝင် စုစုပေါင်း ထောက်ပံ့ပို့ဆောင်ရေး ပက်ကေ့ချ်အတွက် ကုန်စည်ပို့ဆောင်ခြင်း ဝန်ဆောင်မှုများ ပေးဆောင်ခြင်း။	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Myanmar Round the World Logistics Limited (MRTW Logistics)	အထူးသဖြင့် လေကြောင်း ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်ခြင်း။	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
MRTW Manufacturing & Inspection Company Limited (MRTW Manufacturing)	အထူးသဖြင့် ဂျပန်ဝယ်ယူမှု၏ ကုန်ပစ္စည်းအတွက် အထည်၊ ဖိနပ်နှင့် အိတ်စစ်ဆေးခြင်း ဝန်ဆောင်မှုများ ပေးဆောင်ခြင်း။	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Multipack Engineering Services Limited (Multipack)	ကွန်တိန်နာများတွင် ချိပ်ဆွဲတပ်ဆင်ခြင်း၊ ပရောဂျက်ကုန်တင်ခြင်း၊ ကွန်တိန်နာအိမ်ဆောက်လုပ်ခြင်း နှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများအတွက် အင်ဂျင်နီယာဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း။	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Ever Flow River Trading Company Limited (EFR Trading)	လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ ဆန်စက်သုံး ရော်ဘာကြိတ်လုံးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ရော်ဘာကုန်ကြမ်းများ ပြည်ပသို့ တင်ပို့ရောင်းချခြင်း	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Eravati Myanmar Company Limited	ရော်ဘာကုန်ကြမ်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရောင်းချခြင်း	မြန်မာ	၀%	၁၀၀.၀၀%

Unison Choice Services Limited (UCS)	အထူးသဖြင့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ခြင်းနှင့် အကောင်အချက်အလက် ကုန်စည်ပို့ဆောင်ခြင်းအတွက် ကုန်စည်ပို့ဆောင်ခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း။	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Myanmar Elite Logistics Company Limited	သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် သိုလှောင်ရုံဝန်ဆောင်မှုများ	မြန်မာ	၁၀၀.၀၀%	၁၀၀.၀၀%
Ever Flow River Logistics & Distribution Center (Mandalay) Company Limited (LDC Mandalay)	ဆိပ်ကမ်းနှင့် ကွန်တိန်နာ ငှားရမ်းခြင်းနှင့် ကွန်တိန်နာနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း၊ ကွန်တိန်နာ အလွတ် သိုလှောင်ရုံ၊ ကွန်တိန်နာ ကုန်စည်ပို့ဆောင်ရေး စခန်း၊ ကုန်းတွင်း ကွန်တိန်နာ သိုလှောင်ရုံ နှင့် ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ အပြင် ပြန်လည် သယ်ယူပို့ဆောင်ရေးအတွက် ထုပ်ပိုးခြင်း/ တပ်ဆင်ခြင်း ဝန်ဆောင်မှုများ၊ ဆိပ်ခံတံတား/ ဆိပ်ခံတံတားများနှင့် ပိုမိုကျယ်ပြန့်သော ကွန်တိန်နာ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသော အကောက်အခွန်ပေးဆောင်ရမည့် ဂိုဒေါင် ဝန်ဆောင်မှုများ။	မြန်မာ	၉၅.၀၈%	၉၅.၀၈%
A Logistics Company Limited (A Logistics)	ထရပ်ကားငှားရမ်းခြင်း၊ ဆိပ်ကမ်းရှင်းလင်းခြင်း၊ အာမခံနှင့် ကုန်စည်ပို့ဆောင်ခြင်းဝန်ဆောင်မှုနှင့် AIIP Logistic Center အတွက် လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲမှု အပြည့်အစုံကို ပံ့ပိုးပေးခြင်း။	မြန်မာ	၆၀.၀၀%	၆၀.၀၀%
*Kamigumi-EFR Logistics Company Limited (KEFR JV)	ကုန်တင်ယာဉ် (ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်) ဝန်ဆောင်မှု၊ ကုန်းတွင်းကွန်တိန်နာ ပို့ဆောင်ခြင်းလုပ်ငန်းနှင့် ဆက်စပ်သောထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု၊ ပေးပို့ခြင်းနှင့် ရှင်းလင်းခြင်း ဝန်ဆောင်မှု၊ စစ်ဆေးခြင်း၊ သီးသန့်ခွဲထားခြင်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုပေးခြင်း။	မြန်မာ	၃၀.၀၀%	၃၀.၀၀%
Nankai AGL Myanmar Company Limited	ကုန်းလမ်း၊ ပင်လယ်ရေကြောင်း၊ လေကြောင်းတို့ဖြင့် အလုံးစုံသော ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးခြင်း။	မြန်မာ	၄၅.၁%	၄၅.၁%

* အထက်ဖော်ပြပါ ဆက်စပ်လုပ်ငန်းတွင် အုပ်စုမှ တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းဖြင့် ချုပ်ကိုင်ထားသော သာမန်အစုရှယ်ယာများသာ ပါဝင်သည့် အရင်းအနှီးရှိသည်။

အုပ်စုသည် KEFR JV တွင် တိုက်ရိုက်အကျိုးစီးပွား ၁၄.၁၉%နှင့် အဲဗားဇလိုး ရေတံ(ရ်) ထရေးဒင်း ကုမ္ပဏီလီမိတက်သည် KEFR JV တွင် သွယ်ဝိုက်သောအားဖြင့် ၁၅.၈၁% ရှယ်ယာ အကျိုးစီးပွားကို ကိုင်ဆောင်ထားသည်။

၄။ ပုံသေပိုင် ပစ္စည်း

	မြေ	ရုံးသုံးပစ္စည်း ကိရိယာများ	ပရိဘောဂနှင့် တန်ဆာပလာများ	ကွန်ပျူတာနှင့် စက်ပစ္စည်းများ	မော်တော်ကား	စက်ပစ္စည်းများ	အဆောက်အဦ ပြုပြင်စရိတ်များ	အခြားသော ရပိုင်ခွင့်များ (PUD)	စုစုပေါင်း
မူရင်းတန်ဖိုး									
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်	၇၇၃,၁၈၈,၁၀၀.၀၀	၃၇၂,၅၃၈,၈၂၄.၁၉	၁၃၇,၁၀၇,၃၀၇.၇၃	၃၁၈,၅၉၄,၀၅၈.၁၃	၂,၉၃၆,၀၆၄,၅၂၄.၆၁	၂၁၃,၈၉၄,၃၆၂.၀၆	၅၉၀,၈၉၆,၆၄၄.၇၁	-	၅,၃၄၂,၂၈၃,၈၂၁.၄၃
လက်အောက်ခံ Eraviti ကုမ္ပဏီ၏	-	(၄၄၆,၀၀၀.၀၀)	(၂,၅၈၄,၁၀၀.၀၀)	(၇,၀၇၅,၀၀၀.၀၀)	-	-	(၁၀,၅၀၀,၀၀၀.၀၀)	-	(၂၀,၆၀၅,၁၀၀.၀၀)
စာရင်းကို ပယ်ဖျက်ခြင်း									
အသစ်ဝယ်ယူခြင်း	၁,၆၇၀,၀၀၀.၀၀	၅၄,၈၇၁,၀၀၀.၀၀	၁၉,၀၁၂,၆၀၆.၀၀	၄၄,၁၆၆,၆၀၀.၀၀	၅၂၅,၂၅၈,၅၅၉.၀၀	-	၁,၅၈၅,၀၀၀.၀၀	၂,၉၄၀,၆၆၀,၂၃၅.၀၀	၃,၅၈၇,၂၂၄,၀၀၀.၀၀
ရောင်းချခြင်း	-	(၆,၀၆၇,၂၀၆.၈၃)	(၅,၁၁၅,၉၈၂.၀၀)	(၅,၉၄၀,၀၀၀.၀၀)	(၅၅၂,၀၈၉,၆၀၈.၂၁)	-	-	-	(၅၆၉,၂၁၂,၇၉၇.၀၄)
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	၇၇၄,၈၅၈,၁၀၀.၀၀	၄၂၀,၈၉၆,၆၁၇.၃၆	၁၄၈,၄၁၉,၈၃၁.၇၃	၃၄၉,၇၄၅,၆၅၈.၁၃	၂,၉၀၉,၂၃၃,၄၇၅.၄၀	၂၁၃,၈၉၄,၃၆၂.၀၆	၅၈၁,၉၈၁,၆၄၄.၇၁	၂,၉၄၀,၆၆၀,၂၃၅.၀၀	၈,၃၃၉,၆၈၉,၉၂၄.၃၉
စုဆောင်းလာသော									
တန်ဖိုးလျော့နည်းခြင်း									
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်	-	၁၄၆,၆၄၇,၄၇၁.၉၇	၅၉,၀၈၇,၁၁၆.၂၄	၁၄၄,၈၆၆,၈၅၆.၇၆	၅၁၁,၄၇၄,၉၉၈.၇၃	၁၃၈,၃၂၀,၀၈၈.၉၈	၂၅၂,၈၇၃,၁၄၉.၄၂	-	၁,၂၅၃,၂၆၉,၆၈၂.၁၀
လက်အောက်ခံ Eraviti	-	(၁၀၄,၀၆၆.၆၂)	(၈၅၄,၁၇၃.၁၈)	(၂,၈၄၃,၀၃၂.၉၈)	-	-	(၃,၈၅၀,၀၀၀.၀၀)	-	(၇,၆၅၁,၂၇၂.၇၈)
ကုမ္ပဏီ၏ စာရင်းကို									
ပယ်ဖျက်ခြင်း									
နှစ်အတွင်း တန်ဖိုးလျော့ကျခြင်း	-	၆၇,၃၄၀,၃၄၉.၀၃	၂၀,၁၃၂,၁၂၆.၂၆	၄၈,၂၅၃,၆၆၉.၁၂	၂၄၉,၂၆၄,၀၇၇.၅၉	၁၀,၇၃၈,၀၅၇.၈၉	၁၀၁,၂၄၁,၀၀၈.၀၅	၄၆,၆၇၇,၁၄၆.၅၉	၅၄၃,၆၄၆,၄၃၄.၅၂
ရောင်းချခြင်း	-	(၄,၃၂၀,၉၉၄.၀၀)	(၁,၉၁၁,၆၀၀.၆၁)	(၂,၅၈၀,၈၃၃.၃၃)	(၁၄၅,၁၈၈,၄၇၅.၉၉)	-	-	-	(၁၅၄,၀၀၁,၉၀၃.၉၃)
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	-	၂၀၉,၅၆၂,၇၆၀.၃၈	၇၆,၄၅၃,၄၆၈.၇၁	၁၈၇,၆၉၆,၆၅၉.၅၇	၆၁၅,၅၅၀,၆၀၀.၃၃	၁၄၉,၀၅၈,၁၄၆.၈၇	၃၅၀,၂၆၄,၁၅၇.၄၇	၄၆,၆၇၇,၁၄၆.၅၉	၁,၆၃၅,၂၆၂,၉၃၉.၉၂
စုစုပေါင်း အသားတင်တန်ဖိုး									
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်	၇၇၃,၁၈၈,၁၀၀.၀၀	၂၂၅,၈၉၁,၃၅၂.၂၂	၇၈,၀၂၀,၁၉၁.၄၉	၁၇၃,၇၂၇,၂၀၁.၃၇	၂,၄၂၄,၅၈၉,၅၂၅.၈၈	၇၅,၅၇၄,၂၇၃.၁၈	၃၃၈,၀၂၃,၄၉၅.၂၉	-	၄,၀၈၉,၀၁၄,၁၃၉.၃၃
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	၇၇၄,၈၅၈,၁၀၀.၀၀	၂၁၁,၃၃၃,၈၅၆.၉၈	၇၁,၉၆၆,၃၆၃.၀၂	၁၆၂,၀၄၈,၉၉၈.၅၆	၂,၂၉၃,၆၈၂,၈၇၅.၀၇	၆၄,၈၃၆,၂၁၅.၁၉	၂၃၁,၇၁၇,၄၈၇.၂၄	၂,၈၉၃,၉၈၃,၀၈၈.၄၁	၆,၇၀၄,၄၂၆,၉၈၄.၄၈

ပုံသေပိုင် ပစ္စည်း

	ခြေ	ရုံးသုံးပစ္စည်း ကိရိယာများ	ပရိဘောဂနှင့် တန်ဆာပလာများ	ကွန်ပျူတာနှင့် စက်ပစ္စည်းများ	မော်တော်ကား	စက်ပစ္စည်းများ	အဆောက်အဦ ပြုပြင်စရိတ်များ	စုစုပေါင်း
မူရင်းတန်ဖိုး								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်	-	၆၁၃,၀၉၁,၇၂၃.၇၉	၁၃၃,၅၂၆,၂၂၇.၆၅	၂၉၃,၉၅၅,၆၀၃.၉၃	၁,၉၅၉,၀၅၉,၉၉၁.၂၇	၂၁၃,၈၉၄,၃၆၂.၀၆	၅၄၁,၀၁၀,၆၃၀.၂၅	၃,၇၅၄,၅၃၈,၅၃၈.၉၅
ကာလအစ ညှိနှိုင်းခြင်း	-	(၂၇၁,၄၁၈,၀၄၃.၇၅)	၅၄၅,၁၁၈.၄၃	၂,၂၇၅,၁၁၁.၆၃	၂၇၂,၄၀၄,၃၃၃.၃၄	-	၃,၃၉၁,၀၂၂.၄၆	၇,၁၉၇,၅၄၂.၁၀
ပြန်လည်သတ်မှတ်ထားသော မူရင်းတန်ဖိုး	-	၃၄၁,၆၇၃,၆၈၀.၀၄	၁၃၄,၀၇၁,၃၄၆.၀၈	၂၉၆,၂၃၀,၇၁၅.၅၆	၂,၂၃၁,၄၆၄,၃၂၄.၆၁	၂၁၃,၈၉၄,၃၆၂.၀၆	၅၄၄,၄၀၁,၆၅၂.၇၁	၃,၇၆၁,၇၃၆,၀၈၁.၀၅
အသစ်ဝယ်ယူခြင်း	၇၇၃,၁၈၈,၁၀၀.၀၀	၉၅,၈၂၁,၆၆၆.၀၀	၂၁,၃၀၅,၂၀၀.၀၀	၄၇,၇၅၄,၀၅၀.၀၀	၉၇၄,၉၄၄,၇၅၀.၀၀	-	၉၁,၀၀၄,၃၅၀.၀၀	၂,၀၀၄,၀၁၈,၁၁၆.၀၀
ရောင်းချခြင်း	-	(၆၄,၉၅၆,၅၂၁.၈၅)	(၁၈,၂၆၉,၂၃၈.၃၅)	(၂၅,၃၉၀,၇၀၇.၄၃)	(၂၇၀,၃၄၄,၅၅၀.၀၀)	-	(၄၄,၅၀၉,၃၅၈.၀၀)	(၄၂၃,၄၇၀,၃၇၅.၆၃)
စာရင်းမှပယ်ဖျက်ခြင်း	-	-	-	-	-	-	-	-
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	၇၇၃,၁၈၈,၁၀၀.၀၀	၃၇၂,၅၃၈,၈၂၄.၁၉	၁၃၇,၁၀၇,၃၀၇.၇၃	၃၁၈,၅၄၄,၀၅၈.၁၃	၂,၉၃၆,၀၆၄,၅၂၄.၆၁	၂၁၃,၈၉၄,၃၆၂.၀၆	၅၉၀,၈၉၆,၆၄၄.၇၁	၅,၃၄၂,၂၈၃,၈၂၁.၄၂
စုဆောင်းလာသော တန်ဖိုးလျော့နည်းခြင်း								
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်	-	၁၇၀,၁၂၆,၅၆၀.၀၄	၅၀,၂၇၉,၃၁၃.၃၉	၁၀၈,၉၃၃,၃၄၄.၃၁	၂၆၃,၄၈၉,၀၈၇.၂၇	၁၂၇,၀၉၁,၉၅၈.၃၂	၁၅၄,၉၆၇,၄၈၆.၉၆	၈၇၄,၈၈၇,၇၅၀.၂၇
ကာလအစ ညှိနှိုင်းခြင်း	-	(၆၀,၁၆၀,၂၂၅.၆၄)	၅၄၅,၁၁၈.၅၅	၁,၆၈၄,၂၁၂.၅၈	၆၁,၇၃၇,၄၁၆.၅၇	(၀.၀၆)	၃,၃၉၁,၀၂၂.၅၄	၇,၁၉၇,၅၄၂.၅၄
ပြန်လည်သတ်မှတ်ထားသော စုဆောင်းလာသော တန်ဖိုး	-	၁၀၉,၉၆၆,၃၃၄.၄၀	၅၀,၈၂၄,၄၂၉.၉၄	၁၁၀,၆၁၇,၅၅၆.၈၉	၃၂၅,၂၂၆,၅၀၃.၈၄	၁၂၇,၀၉၁,၉၅၈.၂၆	၁၅၈,၃၅၈,၅၀၉.၅၀	၈၈၂,၀၈၅,၂၉၂.၈၁
နှစ်အတွင်း တန်ဖိုးလျော့ကျခြင်း	-	၆၅,၂၈၉,၉၃၆.၅၀	၁၈,၉၆၆,၇၅၇.၅၈	၄၇,၉၆၉,၇၈၈.၉၉	၂၁၉,၂၇၀,၂၅၀.၇၇	၁၁,၂၂၈,၁၃၀.၉၆	၁၀၈,၃၇၀,၄၈၂.၂၆	၄၇၁,၀၉၅,၃၄၇.၀၆
ရောင်းချခြင်း	-	(၂၈,၆၀၈,၇၉၈.၉၃)	(၁၀,၇၀၄,၀၇၁.၂၈)	(၁၃,၇၂၀,၄၈၉.၁၂)	(၃၃,၀၂၁,၇၅၆.၂၂)	-	(၁၃,၈၅၅,၈၄၂.၃၄)	(၉၉,၉၁၀,၉၅၇.၈၉)
စာရင်းမှပယ်ဖျက်ခြင်း	-	-	-	-	-	-	-	-
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	-	၁၄၁,၆၄၇,၄၇၁.၉၇	၅၉,၀၈၇,၁၁၆.၂၄	၁၄၄,၈၆၆,၈၅၆.၇၆	၅၁၁,၄၇၄,၉၉၈.၃၉	၁၃၈,၃၂၀,၀၈၉.၂၂	၂၅၂,၈၇၃,၁၄၉.၄၂	၁,၂၅၃,၂၆၆,၆၈၁.၉၈
စုစုပေါင်း အသားတင်တန်ဖိုး								
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်	-	၄၄၂,၉၆၅,၁၆၃.၇၅	၈၃,၂၄၆,၉၁၄.၂၇	၁၈၅,၀၂၂,၂၅၉.၆၂	၁,၆၉၅,၅၇၀,၉၀၄.၉၉	၈၆,၈၀၂,၄၀၃.၇၄	၃၈၆,၀၄၃,၁၄၃.၂၉	၂,၈၇၉,၆၆၈,၇၈၈.၆၈
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	၇၇၃,၁၈၈,၁၀၀.၀၀	၂၂၅,၈၉၁,၃၅၂.၂၂	၇၈,၀၂၀,၁၉၁.၄၉	၁၇၃,၇၇၇,၂၀၁.၃၇	၂,၄၂၄,၅၈၉,၅၂၆.၂၂	၇၅,၅၇၄,၂၇၂.၈၄	၃၃၈,၀၂၃,၄၉၅.၂၉	၄,၈၈၉,၀၁၄,၁၃၉.၄၄

၅။ ထိတွေ့ကိုင်တွယ်၍မရသော စာရင်း

	ကွန်ယူတာ ဆော့ဖ်ဝဲ	အမည်ကောင်းတန်ဖိုး	စီမံကိန်းကုန်ကျစရိတ်	စုစုပေါင်း
မူရင်းတန်ဖိုး				
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်	၇၂,၇၁၃,၉၅၄.၇၄	၂၅,၁၉၂,၆၈၉.၀၀	-	၉၇,၉၀၆,၆၄၃.၇၄
လက်အောက်ခံ Eraviti ကုမ္ပဏီ၏ စာရင်းကို ပယ်ဖျက်ခြင်း	(၅,၂၅၀,၀၀၀.၀၀)	-	-	(၅,၂၅၀,၀၀၀.၀၀)
နှစ်အတွင်း စာရင်းခေါင်းစဉ်ပြောင်းလဲထားမှု	၁၁,၅၅၀,၀၀၀.၀၀	-	၁၃၈,၀၉၂,၇၃၆.၀၀	၁၄၉,၆၄၂,၇၃၆.၀၀
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	၇၉,၀၁၃,၉၅၄.၇၄	၂၅,၁၉၂,၆၈၉.၀၀	၁၃၈,၀၉၂,၇၃၆.၀၀	၂၄၂,၂၉၉,၃၇၉.၇၄
စုဆောင်းလာသော တန်ဖိုးလျော့နည်းခြင်း				
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်	၂၃,၃၇၈,၉၈၁.၈၁	-	-	၂၃,၃၇၈,၉၈၁.၈၁
လက်အောက်ခံ Eraviti ကုမ္ပဏီ၏ စာရင်းကို ပယ်ဖျက်ခြင်း	(၁,၉၂၅,၀၀၀.၀၀)	-	-	(၁,၉၂၅,၀၀၀.၀၀)
နှစ်အတွင်း တန်ဖိုးလျော့ကျခြင်း	၁၀,၃၈၆,၉၅၅.၉၂	-	၂၁,၆၀၉,၂၇၄.၀၀	၃၁,၉၃၂,၂၂၉.၉၂
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	၃၁,၈၄၀,၉၃၇.၇၃	-	၂၁,၆၀၉,၂၇၄.၀၀	၅၃,၄၅၀,၂၁၁.၇၃
စုစုပေါင်း အသားတင်တန်ဖိုး				
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်	၄၉,၃၃၄,၉၇၂.၉၃	၂၅,၁၉၂,၆၈၉.၀၀	-	၇၄,၅၂၇,၆၆၁.၉၃
၂၀၂၆ ခုနှစ်၊ မတ် (၃၁) ရက်	၄၇,၁၇၃,၀၁၇.၀၁	၂၅,၁၉၂,၆၈၉.၀၀	၁၁၆,၄၈၃,၄၆၂.၀၀	၁၈၈,၈၄၉,၁၆၈.၀၁

ထိတွေ့ကိုင်တွယ်၍မရသော စာရင်း

	ကွန်ယူတာ ဆော့ဖ်ဝဲ	အမည်ကောင်းတန်ဖိုး	စုစုပေါင်း
မူရင်းတန်ဖိုး			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်	၇၂,၅၅၅,၅၅၄.၇၄	၂၅,၁၉၂,၆၈၉.၀၀	၉၇,၇၄၈,၂၄၃.၇၄
နှစ်အတွင်း စာရင်းခေါင်းစဉ်ပြောင်းလဲထားမှု	၁၅၈,၄၀၀.၀၀	-	၁၅၈,၄၀၀.၀၀
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	၇၂,၇၁၃,၉၅၄.၇၄	၂၅,၁၉၂,၆၈၉.၀၀	၉၇,၉၀၆,၆၄၃.၇၄
စုဆောင်းလာသော တန်ဖိုးလျော့နည်းခြင်း			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်	၁၅,၇၂၉,၄၂၅.၇၇	-	၁၅,၇၂၉,၄၂၅.၇၇
နှစ်အတွင်း တန်ဖိုးလျော့ကျခြင်း	၇,၆၀၁,၁၅၆.၀၄	-	၇,၆၀၁,၁၅၆.၀၄
နှစ်အတွင်း စာရင်းခေါင်းစဉ်ပြောင်းလဲထားမှု	၄၈,၄၀၀.၀၀	-	၄၈,၄၀၀.၀၀
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	၂၃,၃၇၈,၉၈၁.၈၁	-	၂၃,၃၇၈,၉၈၁.၈၁
စုစုပေါင်း အသားတင်တန်ဖိုး			
၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်	၅၆,၈၂၆,၁၂၈.၉၇	၂၅,၁၉၂,၆၈၉.၀၀	၈၂,၀၁၈,၈၁၇.၉၇
၂၀၂၅ ခုနှစ်၊ မတ် (၃၁) ရက်	၄၉,၃၃၄,၉၇၂.၉၃	၂၅,၁၉၂,၆၈၉.၀၀	၇၄,၅၂၇,၆၆၁.၉၃

၆။ ကာလရှည် ရင်းနှီးမြှုပ်နှံမှု

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ဖွံ့ဖြိုးရေးစီမံကိန်း	-	၃,၃၃၂,၉၄၁,၃၈၀.၈၆
အခြားသော ရင်းနှီးမြှုပ်နှံမှု	၁,၁၀၀,၂၀၃,၃၅၅.၆၄	၁,၁၈၅,၄၀၀,၉၂၄.၀၃
	<u>၁,၁၀၀,၂၀၃,၃၅၅.၆၄</u>	<u>၄,၅၁၈,၃၄၂,၃၀၄.၈၉</u>

၇။ အခြားသော ရပိုင်ခွင့်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
မြေယာငှားရမ်းထားမှု အပ်နှံငွေ	၃၉၁,၆၁၈,၀၀၀.၀၀	၃၉၁,၆၁၈,၀၀၀.၀၀
အခြားသော ရင်းနှီးမြှုပ်နှံမှု	၃၉၄,၁၂၉,၅၀၀.၀၀	-
	<u>၇၈၅,၇၄၇,၅၀၀.၀၀</u>	<u>၃၉၁,၆၁၈,၀၀၀.၀၀</u>

၈။ ကုန်လက်ကျန်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ကုန်ချောလက်ကျန်များ	၁၄၉,၄၁၆,၇၃၁.၉၈	၈၄၁,၉၆၃,၈၈၂.၁၉
ကုန်ကြမ်းလက်ကျန်များ	၆၄,၂၇၁,၀၁၈.၇၈	-
အခြားသော ကုန်လက်ကျန်များ	၆,၁၇၆,၁၅၀.၉၄	၅၉,၃၀၈,၈၃၃.၅၃
	<u>၂၁၉,၈၆၃,၉၀၁.၇၀</u>	<u>၉၀၁,၂၇၂,၇၁၅.၇၂</u>

၉။ ကုန်သွယ်မှု ရရန်ရှိသူများ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ရရန်ရှိစာရင်းများ	၄,၆၆၀,၃၅၄,၈၇၈.၂၆	၄,၆၄၆,၂၂၉,၈၈၁.၂၇
ကုန်သွယ်မှုရရန်ရှိစာရင်း - လုပ်ငန်းတွင်း	၇၃,၅၀၈,၄၆၀.၅၄	၄,၈၈၇,၃၀၀.၀၀
	<u>၄,၇၃၃,၈၆၃,၃၃၈.၈၀</u>	<u>၄,၆၅၃,၁၁၇,၁၈၁.၂၇</u>

၁၀။ အခြား ရရန်ရှိသူများ

အခြားသော ရရန်ရှိသူတရားများ
အပ်နှံငွေများ

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၁၃,၅၅၉,၅၇၆,၅၆၇.၁၇	၁၂,၀၃၇,၇၃၅,၆၃၁.၈၃
၁,၈၇၅,၉၉၅,၁၅၄.၂၂	၁,၄၀၂,၀၂၄,၀၅၈.၃၆
၁၅,၄၃၅,၅၇၁,၇၂၁.၃၉	၁၃,၄၃၉,၇၅၉,၆၉၀.၁၉

၁၁။ ကြိုတင်ပေးများ

ရုံးခန်းအတွက် ကြိုတင်ပေးချေခြင်း / ဝိုဒေါင် ငှားရမ်းခြင်း။
ကားငှားရမ်းခြင်းအတွက် ကြိုတင်ပေးချေခြင်း
အခြားသော ကြိုတင်ပေးချေမှုများ
ကုန်သည်များသို့ ကြိုတင်ပေးချေမှုများ
အာမခံ ပရီမီယံအတွက် ကြိုတင်ပေးချေမှုများ
ကြိုတင် ဝင်ငွေခွန်
ကြိုတင် ကုန်သွယ်လုပ်ငန်းခွန်
အခြားသော ပေးချေထားမှုများ

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၉၁,၀၇၄,၅၀၀.၀၀	၁၇၀,၀၂၅,၉၇၇.၆၇
၆,၁၅၀,၀၀၀.၀၀	၂၇,၆၇၆,၂၅၀.၀၀
၅၀၈,၇၀၄,၇၆၇.၁၈	၂၀၉,၄၆၄,၁၂၁.၀၁
-	၂,၉၆၆,၁၁၆,၉၁၄.၅၉
၇,၄၁၇,၉၃၃.၃၉	၃,၄၁၉,၉၇၂.၉၂
၅၃,၄၆၁,၃၁၆.၂၃	၅၆၈,၀၅၇,၆၁၆.၅၄
၆၄,၂၇၂,၇၅၅.၄၅	၈၆,၇၈၅,၄၈၅.၂၅
၂,၄၃၀,၄၇၇,၆၀၈.၉၀	၉၀၇,၉၁၄,၈၇၄.၉၀
၃,၁၆၁,၅၅၈,၈၈၁.၁၅	၄,၉၃၉,၄၆၁,၂၁၂.၈၈

၁၂။ ငွေသားနှင့် ငွေသားနှင့် ညီမျှသော လက်ကျန်များ

လက်ဝယ်ရှိ ငွေသားလက်ကျန်
ဘဏ်ရှိ ငွေလက်ကျန်

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၂,၀၇၉,၂၀၃,၃၃၀.၃၆	၃,၂၂၅,၄၁၁,၉၁၈.၈၇
၂,၇၀၅,၄၁၀,၇၄၄.၂၉	၁,၁၃၀,၄၄၂,၅၆၆.၇၃
၄,၇၈၄,၆၁၄,၀၇၄.၆၅	၄,၃၅၅,၈၅၄,၄၈၅.၆၀

၁၃။ ကာလရှည် ချေးငွေများ

ဘဏ်ချေးငွေ

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၃,၀၀၀,၀၀၀,၀၀၀.၀၀	၃,၀၀၀,၀၀၀,၀၀၀.၀၀
၃,၀၀၀,၀၀၀,၀၀၀.၀၀	၃,၀၀၀,၀၀၀,၀၀၀.၀၀

၁၄။ ကုန်သွယ်မှုမှ ပေးရန်တာဝန်များ

ကုန်သွယ်မှု ပေးရန်ရှိသူများ

ကုန်သွယ်မှု ပေးရန်ရှိသူများ - လုပ်ငန်းတွင်း

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၃,၅၄၂,၅၆၉,၉၄၈.၈၂	၂,၅၉၃,၄၄၅,၁၃၂.၉၁
၁၀,၈၇၉,၅၇၈.၇၂	၂၁,၇၀၄,၄၃၂.၁၆
၃,၅၅၃,၄၄၉,၅၂၇.၅၄	၂,၆၁၅,၁၄၉,၅၆၅.၀၇

၁၅။ အခြား ပေးရန်တာဝန်များ

အခြားသော ပေးရန်ရှိစာရင်းများ

ဝင်ငွေခွန်အတွက် ပေးရန်ရှိသူများ

ကုန်သွယ်လုပ်ငန်းခွန်အတွက် ပေးရန်ရှိသူများ

ရယ်ယာရှင် / ဒါရိုက်တာများသို့ ပေးရန်ရှိသူများ

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၆,၂၈၈,၆၀၄,၆၆၉.၀၀	၈,၀၄၉,၀၆၇,၉၈၇.၆၂
၁,၂၈၆,၅၉၇,၂၄၂.၇၆	၁,၂၉၁,၁၂၅,၈၄၂.၁၇
၂၀၉,၄၃၀,၃၇၉.၃၀	၂၅၉,၁၉၂,၁၄၅.၇၅
၅၉၇,၈၄၁,၄၃၁.၆၁	၁၀၀,၀၀၀,၀၀၀.၀၀
၈,၃၈၂,၄၇၃,၇၂၂.၆၇	၉,၆၉၉,၃၈၅,၉၇၅.၅၅

၁၆။ အခြားပေးရန်နှင့် လျာထားချက်များ

အခြား ပရော်ဖက်ရှင်နယ် အခကြေးငွေများအတွက် လျာထားခြင်း

စီမံခန့်ခွဲမှုအခကြေးငွေအတွက် လျာထားခြင်း

အထွေထွေကုန်ကျစရိတ်များအတွက် လျာထားခြင်း

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၂၀၉,၉၃၅,၃၇၉.၆၁	၁၀,၀၄၈,၂၃၅.၀၀
၁၀၈,၅၆၉,၅၆၄.၅၈	၁၀၉,၃၀၀,၉၆၃.၀၇
၆၈၆,၅၆၃,၀၂၄.၆၂	၉၃၉,၃၇၇,၆၇၂.၅၃
၁,၀၀၅,၀၆၇,၉၆၈.၈၁	၁,၀၅၈,၇၂၆,၈၇၀.၆၀

၁၇။ ဝင်ငွေ

ကုန်ရောင်း / ဝန်ဆောင်မှု ဝင်ငွေ (ပြင်ပ)

အခြားသော ဝန်ဆောင်မှုမှ ဝင်ငွေ

စီမံခန့်ခွဲမှုအတွက် ရငွေ

၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
၁၅,၂၂၃,၄၅၀,၂၅၈.၆၀	၂၉,၃၁၇,၁၉၆,၁၃၂.၀၁
၁,၁၂၅,၉၂၅,၉၀၁.၀၂	၆၆၆,၇၇၇,၂၆၁.၃၇
၄၁,၄၆၇,၈၀၀.၀၀	၄၀၅,၄၃၄,၃၃၉.၃၀
၁၆,၃၉၀,၈၄၃,၉၅၉.၆၂	၃၀,၃၈၉,၄၀၇,၇၃၂.၆၈

၁၈။ တိုက်ရိုက် ကုန်ကျစရိတ်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
တိုက်ရိုက်ကုန်ကျစရိတ် (ကုန်ရောင်းတန်ဖိုး (ပြင်ပ))	၆,၆၄၈,၀၄၀,၈၃၄.၅၆	၂၂,၁၆၇,၁၉၉,၂၆၂.၃၈
	<u>၆,၆၄၈,၀၄၀,၈၃၄.၅၆</u>	<u>၂၂,၁၆၇,၁၉၉,၂၆၂.၃၈</u>

၁၉။ အခြား ဝင်ငွေ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
အခြားသော ဝန်ဆောင်မှုရငွေ	၃,၈၂၇,၆၂၂.၈၀	၂,၀၂၈,၂၀၁,၅၀၈.၀၁
ထုခွဲရောင်းချခြင်းမှ အမြတ် /(အရှုံး)	၄၃၄,၄၄၇,၁၈၉.၇၁	၇၃,၅၃၃,၇၈၉.၉၄
ငွေသား ပိုငွေ /(လိုငွေ)	(၃၆,၅၄၈.၇၇)	(၄,၆၁၀,၇၅၀.၈၄)
	<u>၄၃၈,၂၃၈,၂၆၃.၇၄</u>	<u>၂,၀၉၇,၁၂၄,၅၄၇.၁၀</u>

၂၀။ စီမံခန့်ခွဲမှု စရိတ်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ပရော်ဖက်ရှင်နယ်နှင့် ဝန်ဆောင်မှုစရိတ်များ	၈၆၅,၆၇၂,၉၉၂.၀၀	၂၆၀,၉၇၄,၁၆၉.၃၈
အလုပ်သမား ၊ လျော်ကြေးနှင့် ခံစားခွင့်များ	၃,၆၄၇,၁၃၂,၀၆၉.၃၈	၃,၈၁၂,၇၉၉,၂၄၈.၉၄
လုပ်ငန်း လည်ပတ်စရိတ်များ	၁,၂၈၈,၆၉၄,၃၃၆.၅၆	၄၈၂,၇၂၉,၄၉၅.၀၆
သယ်ယူပို့ဆောင်ရေးနှင့် ခရီးစရိတ်များ	၄၈၁,၂၄၀,၁၅၇.၈၉	၅၉၀,၆၀၈,၆၆၃.၃၃
ပြုပြင်ထိန်းသိမ်းခြင်း စရိတ်များ	၂၅၂,၇၅၃,၆၇၄.၃၃	၂၀၃,၈၃၂,၀၁၀.၇၀
စည်းမျဉ်းလိုက်နာမှုနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာစရိတ်များ	၃,၅၈၈,၂၉၃.၀၀	၄,၄၈၅,၈၃၅.၀၀
လူဒါန်းမှု နှင့် လက်ဆောင်ပစ္စည်းစရိတ်များ	၇၄,၀၅၁,၁၆၄.၀၀	၁၆၂,၃၆၁,၀၂၃.၀၀
အခြား လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်	၅၃၂,၁၂၄,၈၄၈.၄၈	၁၉၇,၄၂၉,၀၆၄.၇၅
ငွေရေး ကြေးရေးနှင့် အခွန်စရိတ်များ	၁၁၃,၉၇၈,၆၆၄.၇၉	၈၁၀,၀၅၆,၉၅၄.၉၁
တန်ဖိုးလျော့စရိတ် နှင့် တန်ဖိုးလျော့ကျခြင်း ကုန်ကျစရိတ်များ	၅၇၅,၆၄၂,၆၆၄.၂၉	၄၇၈,၆၉၆,၅၀၂.၈၇
	<u>၇,၈၃၄,၈၇၈,၈၆၄.၇၂</u>	<u>၇,၀၀၃,၉၇၂,၉၆၇.၉၃</u>

၂၁။ လုပ်ငန်း ကြော်ငြာ စရိတ်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ကြော်ငြာခြင်းအတွက် ကုန်ကျစရိတ်	၆၆၅,၀၀၀.၀၀	၃,၅၅၁,၇၇၁.၀၀
ခရီးစရိတ် (ဈေးကွက်ရှာဖွေရေး)	၃၀,၆၇၂,၆၈၇.၆၈	၄၃,၈၈၇,၆၅၃.၃၄
လုပ်ငန်းဆိုင်ရာ ဆက်စပ်ကုန်ကျစရိတ်များ	၁၄၆,၇၈၂,၁၀၁.၀၀	၁၁၁,၇၀၄,၂၂၄.၀၀
	<u>၁၇၈,၁၁၉,၇၈၈.၆၈</u>	<u>၁၅၉,၁၄၃,၆၄၈.၃၄</u>

၂၂။ တွဲဘက် ကုမ္ပဏီ၏ အမြတ်/ (အရှုံး) ဝေစု

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
တွဲဘက် ကုမ္ပဏီ၏ အမြတ်/ (အရှုံး) ဝေစု	၉၄,၂၈၇,၉၅၁.၆၁	၃၁၇,၄၄၇,၁၄၃.၃၈
	<u>၉၄,၂၈၇,၉၅၁.၆၁</u>	<u>၃၁၇,၄၄၇,၁၄၃.၃၈</u>

၂၃။ ဘဏ္ဍာရေး ကုန်ကျစရိတ်များ

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ဘဏ်အတိုးရငွေ	(၆၈,၄၆၅,၂၈၆.၇၇)	(၁၀၅,၄၂၆,၇၃၄.၅၈)
ဘဏ်အတိုးကုန်ကျစရိတ်	၃၇၄,၉၂၅,၆၃၉.၄၅	၃၃၇,၇၈၄,၉၉၁.၀၃
အခြားအတိုးကုန်ကျစရိတ်	-	၂,၇၀၀,၀၀၀.၀၀
	<u>၃၀၆,၄၆၀,၃၅၂.၆၈</u>	<u>၂၃၅,၀၅၈,၂၅၆.၄၅</u>

၂၄ ၊ ဝင်ငွေခွန်

	၃၁-မတ်-၂၀၂၆ ခုနှစ်	၃၁-မတ်-၂၀၂၅ ခုနှစ်
ကော်ပိုရိတ်ဝင်ငွေခွန် လျာထားမှု	၄၂၉,၅၆၅,၆၂၆.၁၀	၆၈၃,၈၅၄,၅၀၀.၃၈
အခွန်ပေးဆောင်မှု အပို/ (အလွှဲ)	၃၁၈,၀၄၀,၉၀၂.၅၂	(၃၂,၇၃၇,၆၃၁.၄၃)
	<u>၇၄၇,၆၀၆,၅၂၈.၆၂</u>	<u>၆၅၁,၁၁၆,၈၆၈.၉၅</u>

၂၅။ လုပ်ငန်းခွဲများ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ

အောက်ဖော်ပြပါဇယားသည် လက်အောက်ခံ ကုမ္ပဏီ တစ်ခုစီအတွက် (၁၂) လ စုစုပေါင်းဝင်ငွေ၊ အသုံးစရိတ်နှင့် အမြတ် သို့မဟုတ် အရှုံးကို ဖော်ပြပါသည်။

	ဝင်ငွေ	၃၁-မတ်-၂၀၂၆ ခုနှစ် အသုံးစရိတ်	အမြတ်/{အရှုံး}
EFRGLE	၁,၇၇၈,၇၄၅,၃၇၆.၂၈	၁,၄၇၆,၄၄၂,၈၂၅.၆၅	၃၀၂,၃၀၂,၅၅၀.၆၃
MRTW LOGISTICS	၁,၀၄၂,၁၃၃,၃၄၄.၆၆	၇၉၆,၅၆၉,၁၂၇.၃၂	၂၄၅,၅၆၄,၂၁၇.၃၄
UCS	၈၀၉,၁၁၃,၇၀၂.၉၉	၆၈၁,၁၇၆,၆၃၇.၀၁	၁၂၇,၉၃၇,၀၆၅.၉၈
GOLD SHIPPING	၁,၅၃၀,၈၁၇,၅၅၈.၉၈	၁,၀၆၈,၁၃၆,၁၁၁.၄၀	၄၆၂,၆၈၁,၄၄၇.၅၈
A LOGISTICS	၃၀၁,၂၃၉,၁၀၁.၂၀	၂၆၂,၂၇၄,၅၃၀.၈၂	၃၈,၉၆၄,၅၇၀.၃၈
LDC MANDALAY	၂,၈၆၇,၉၀၆,၅၀၉.၂၄	၂,၅၂၇,၇၆၆,၀၃၁.၉၂	၃၄၀,၁၄၀,၁၄၈.၃၂
LDC MUSE	-	-	-
EFR TRADING	၄,၀၄၉,၇၆၂,၄၄၄.၃၄	၄,၂၅၈,၇၆၄,၅၄၁.၁၂	(၂၀၉,၀၀၂,၀၉၆.၇၈)
MRTW MANUFACTURING	၁,၈၆၇,၇၀၉,၉၅၂.၃၂	၁,၉၆၉,၆၄၅,၆၆၅.၄၄	(၁၀၁,၉၃၅,၇၁၃.၁၂)
MULTIPACK	၈၈,၂၃၅,၁၃၆.၇၈	၂၁၃,၂၂၈,၈၀၅.၇၆	(၁၂၄,၉၉၃,၆၆၈.၉၈)
ERAVATI	-	-	-
MYANMAR ELITE LOGISTICS	၂,၀၁၃,၇၁၃,၀၃၂.၈၃	၁,၅၁၂,၉၂၃,၇၃၃.၄၅	၅၀၀,၇၈၉,၂၉၉.၃၈
	၁၆,၃၄၉,၃၇၆,၁၅၉.၆၂	၁၄,၇၆၆,၉၂၈,၀၀၈.၈၉	၁,၅၈၂,၄၄၈,၁၄၀.၇၄

	ဝင်ငွေ	၃၁-မတ်-၂၀၂၅ ခုနှစ် အသုံးစရိတ်	အမြတ်/{အရှုံး}
EFRGLE	၃,၆၅၀,၉၅၃,၁၉၈.၈၁	၃,၃၂၇,၃၇၀,၆၇၅.၈၂	၃၂၃,၅၈၂,၅၂၂.၉၉
MRTW LOGISTICS	၁,၄၆၂,၂၁၉,၁၈၁.၉၁	၇၉၁,၁၃၂,၀၀၆.၉၀	၆၇၁,၀၈၇,၁၇၅.၀၁
UCS	၁,၇၀၁,၃၃၃,၈၂၈.၇၀	၁,၃၂၂,၆၅၃,၁၄၄.၃၉	၃၇၈,၆၈၀,၆၈၄.၃၁
GOLD SHIPPING	၆၃၀,၈၂၉,၆၀၀.၀၀	၄၀၀,၅၂၉,၀၃၇.၈၀	၂၃၀,၃၀၀,၅၆၂.၂၀
A LOGISTICS	၄၁၂,၅၀၆,၂၃၃.၀၀	၂၉၆,၅၁၉,၈၄၈.၂၉	၁၁၅,၉၈၆,၃၈၄.၇၁
LDC MANDALAY	၁,၄၄၇,၆၉၄,၇၈၈.၀၉	၁,၀၃၇,၇၂၆,၁၁၇.၄၀	၄၀၉,၉၆၈,၆၇၀.၆၉
LDC MUSE	-	-	-
EFR TRADING	၁၅,၉၁၇,၉၃၄,၆၇၄.၅၁	၁၅,၇၄၉,၆၂၇,၇၂၀.၀၆	၁၆၈,၃၀၆,၃၅၄.၄၅
MRTW MANUFACTURING	၁,၆၅၈,၇၇၃,၃၁၅.၉၈	၁,၃၉၈,၀၇၉,၃၀၀.၁၄	၂၆၀,၆၉၄,၀၁၅.၈၄
MULTIPACK	၆၆၁,၆၂၄,၄၁၁.၃၄	၈၃၄,၁၂၁,၆၆၉.၉၉	(၁၇၂,၄၉၇,၂၅၆.၆၅)
ERAVATI	၆၇၈,၉၀၀,၀၂၄.၀၀	၉၅၆,၄၈၈,၂၃၉.၅၁	(၂၇၇,၅၈၈,၂၁၅.၅၁)
MYANMAR ELITE LOGISTICS	၁,၇၆၁,၂၀၄,၁၃၅.၀၄	၁,၂၈၅,၂၃၉,၀၆၂.၃၈	၄၇၅,၉၆၅,၀၇၂.၆၆
	၂၉,၉၈၃,၉၇၃,၃၉၃.၃၈	၂၇,၃၉၉,၄၈၆,၈၂၂.၆၈	၂,၅၈၄,၄၈၆,၅၇၀.၇၀

အောက်ဖော်ပြပါဇယားသည် လက်အောက်ခံ ကုမ္ပဏီ တစ်ခုစီအတွက် စုစုပေါင်းပိုင်ဆိုင်မှု၊ ကြွေးမြီများနှင့် ရှယ်ယာပိုင်ဆိုင်မှုများကို တင်ပြထားပါသည်။

	၃၁-မတ်-၂၀၂၆ ခုနှစ်		
	စုစုပေါင်းပိုင်ဆိုင်မှု	စုစုပေါင်းကြွေးမြီများ	ရှယ်ယာပိုင်ဆိုင်မှုများ
EFRGLE	၂,၃၅၆,၄၉၇,၉၃၃.၂၇	၁,၂၀၀,၄၉၉,၂၂၆.၂၃	၁,၁၅၅,၉၉၈,၇၀၇.၀၄
MRTW LOGISTICS	၁,၇၈၀,၁၉၄,၂၀၀.၂၄	၁,၂၀၁,၂၀၀,၆၈၄.၆၀	၅၇၈,၉၉၃,၅၁၅.၆၄
UCS	၁,၅၇၇,၄၈၃,၂၃၀.၄၅	၁,၀၀၇,၀၂၃,၃၉၉.၆၃	၅၇၀,၄၅၉,၈၃၀.၈၂
GOLD SHIPPING	၃,၀၃၁,၈၃၆,၂၃၀.၀၄	၁,၅၀၉,၆၈၄,၀၄၂.၇၅	၁,၅၂၂,၁၅၂,၁၈၇.၂၉
A LOGISTICS	၁,၃၂၂,၇၅၄,၆၂၇.၇၆	၈၇၄,၈၂၉,၂၅၂.၁၁	၄၄၇,၉၂၅,၃၇၅.၆၅
LDC MANDALAY	၇,၁၀၇,၉၁၃,၉၃၂.၈၃	၂,၄၅၇,၈၀၄,၇၈၃.၉၁	၄,၆၅၀,၁၀၉,၁၄၈.၉၂
LDC(MUSE)	၃၀၀,၀၀၀,၀၀၀.၀၀	၂၉၀,၀၀၀,၀၀၀.၀၀	၁၀,၀၀၀,၀၀၀.၀၀
EFR TRADING	၄,၉၅၉,၂၉၇,၈၉၈.၆၈	၃,၆၅၇,၄၉၀,၉၃၄.၇၃	၁,၃၀၁,၈၀၆,၉၆၃.၉၅
MRTW MANUFACTURING	၃,၁၇၆,၁၃၁,၀၈၉.၈၇	၂,၆၉၄,၈၄၇,၂၀၈.၄၀	၄၈၁,၂၈၃,၈၈၁.၄၇
MULTIPACK	၇၃၉,၇၃၀,၆၃၀.၅၆	၁,၄၃၈,၇၃၇,၇၆၈.၁၃	(၆၉၉,၀၀၇,၁၃၇.၅၇)
MYANMAR ELITE LOGISTICS	၃,၆၀၈,၃၃၅,၀၀၇.၇၂	၂,၄၀၂,၇၃၇,၆၅၀.၁၇	၁,၂၀၅,၅၉၇,၃၅၇.၅၅
	၂၉,၉၆၀,၁၇၄,၇၈၁.၄၂	၁၈,၇၃၄,၈၅၄,၉၅၀.၆၇	၁၁,၂၂၅,၃၁၉,၈၃၀.၇၅

	၃၁-မတ်-၂၀၂၅ ခုနှစ်		
	စုစုပေါင်းပိုင်ဆိုင်မှု	စုစုပေါင်းကြွေးမြီများ	ရှယ်ယာပိုင်ဆိုင်မှုများ
EFRGLE	၂,၂၉၆,၁၄၉,၉၂၁.၅၂	၆၅၃,၇၈၂,၂၀၄.၇၇	၁,၆၄၂,၃၆၇,၇၁၆.၇၅
MRTW LOGISTICS	၂,၂၃၃,၃၇၇,၅၆၁.၀၁	၉၈၆,၀၀၄,၁၉၇.၇၈	၁,၂၂၇,၃၇၃,၃၆၃.၂၃
UCS	၁,၉၃၄,၁၁၆,၅၄၁.၀၈	၉၉၂,၇၇၆,၆၆၉.၉၄	၉၄၁,၃၃၉,၈၇၁.၁၄
GOLD SHIPPING	၁,၄၆၃,၃၉၇,၆၉၆.၄၆	၄၀၃,၉၂၆,၉၅၆.၇၅	၁,၀၅၉,၄၇၀,၇၃၉.၇၁
A LOGISTICS	၁,၂၅၉,၃၅၁,၆၈၀.၃၃	၈၅၀,၃၉၀,၈၇၅.၀၆	၄၀၈,၉၆၀,၈၀၅.၂၇
LDC MANDALAY	၆,၉၃၃,၅၇၆,၆၃၃.၀၈	၂,၃၁၉,၅၂၇,၀၆၀.၈၂	၄,၆၁၄,၀၄၉,၅၇၂.၂၆
LDC(MUSE)	၃၀၀,၀၀၀,၀၀၀.၀၀	၂၉၀,၀၀၀,၀၀၀.၀၀	၁၀,၀၀၀,၀၀၀.၀၀
EFR TRADING	၆,၂၄၀,၈၇၄,၂၃၆.၉၈	၄,၇၆၉,၅၄၈,၅၂၈.၇၆	၁,၄၇၁,၃၂၅,၇၀၈.၂၂
MRTW MANUFACTURING	၁,၂၂၅,၈၄၀,၇၅၇.၀၄	၆၄၂,၆၂၁,၁၆၂.၄၃	၅၈၃,၂၁၉,၅၉၄.၆၁
MULTIPACK	၁,၃၉၉,၃၄၉,၈၀၃.၈၆	၁,၉၇၃,၃၆၃,၂၇၂.၄၅	(၅၇၄,၀၁၃,၄၆၈.၅၉)
ERAVATI	၁,၄၃၄,၈၁၃,၀၈၅.၇၆	၁,၉၁၀,၆၉၉,၆၃၁.၀၆	(၄၇၅,၈၈၆,၅၄၅.၃၀)
MYANMAR ELITE LOGISTICS	၃,၆၄၄,၃၅၇,၀၁၆.၈၉	၂,၇၈၂,၅၁၃,၁၈၂.၄၉	၈၆၁,၈၄၃,၈၃၄.၄၀
	၃၀,၃၄၅,၂၀၄,၉၃၄.၀၁	၁၈,၅၇၅,၁၅၃,၇၄၂.၃၁	၁၁,၇၇၀,၀၅၁,၁၉၁.၇၀

**၂၆။ Eravati Myanmar Company Limited တွင် ရင်းနှီးမြှုပ်နှံထားမှုကို Account Receivable အဖြစ် ပြန်လည်
Reclassification ပြုလုပ်ခြင်း**

၁။ နောက်ခံအကြောင်းနှင့် သဘောသဘာဝ (Background and Nature of the Transaction)

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသောကာလအတွင်း Group သည် Ever Flow River Trading Company Limited မှတစ်ဆင့် သွယ်ဝိုက်ပိုင်ဆိုင်ထားသော Eravati Myanmar Company Limited နှင့် ပတ်သက်သည့် Investment Arrangement ကို ပြန်လည် Restructuring ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ပြန်လည် Restructuring ပြုလုပ်မှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် Group သည် အဆိုပါ Sub-subsidiary တွင် Equity Investment ထည့်ဝင်ထားခြင်းကို ရပ်ဆိုင်းခဲ့ပြီး အဆိုပါ Investment ၏ Carrying Amount ကို Account Receivable အဖြစ် Reclassified ပြုလုပ်ခဲ့ပါသည်။ အဆိုပါ Receivable အား တစ်ဖက်အဖွဲ့အစည်း (Counterparty) ထံမှ ပုံသေ သို့မဟုတ် သတ်မှတ်နိုင်သော ငွေပေးချေမှုများကို လက်ခံရရှိရန် ကိုယ်စားပြုသော Contractual Right အရ စာရင်းရေးသွင်းထားခြင်း ဖြစ်ပါသည်။

၂။ Consolidation အပေါ် သက်ရောက်မှု (Impact on Consolidation)

Reclassification ပြုလုပ်ပြီးနောက်တွင် အောက်ပါအချက်များ သက်ရောက်မှုရှိခဲ့ပါသည် -

- Group အနေဖြင့် အဆိုပါ Sub-subsidiary တွင် Equity Interest ဆက်လက်ပိုင်ဆိုင်ထားခြင်း မရှိတော့ပါ။
- အဆိုပါ အရောင်းအဝယ်စတင် အသက်ဝင်သည့်နေ့မှစ၍ Sub-subsidiary ကို Group ၏ Consolidated Financial Statements များတွင် Deconsolidated ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
- Reclassification အရ စာရင်းရေးသွင်းထားသော Account Receivable သည် Group ၏ Financial Asset တစ်ခုဖြစ်ပြီး Consolidation ပြုလုပ်ရာတွင် ပယ်ဖျက်ခြင်း (Elimination) ပြုလုပ်ရာတွင် ပါဝင်မည် မဟုတ်ပါ။

၃။ စီမံခန့်ခွဲသူများ၏ သုံးသပ်ချက် (Management Judgment)

စီမံခန့်ခွဲသူ (Management) များမှ အောက်ပါအချက်များကို ဆုံးဖြတ်ရာတွင် လိုအပ်သော သုံးသပ်ချက်များ (Judgment) ပြုလုပ်ခဲ့ပါသည် -

- IFRS 9 အရ Account Receivable ကို သင့်လျော်မှန်ကန်စွာ Classification ပြုလုပ်ခြင်း။
- Receivable ကို စတင်စာရင်းရေးသွင်းသည့်အချိန်တွင် ၎င်း၏ Fair Value ကို သတ်မှတ် စာရင်းရေးသွင်းခြင်း။

ယခုကဲ့သို့ Reclassification ပြုလုပ်ခြင်းသည် transaction အနှစ်သာရ (Substance of the transaction) ကို ထင်ဟပ်စေပြီး သက်ဆိုင်ရာ IFRS သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း Management မှ ကောက်ချက်ချခဲ့ပါသည်။

၂၇။ ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်ဖြစ်ပွားသော အဖြစ်အပျက်များ

ကုမ္ပဏီသည် ဘဏ္ဍာရေးစာရင်းများ ထုတ်ပြန်သည့်နေ့အထိ ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခဲ့ပြီး ထိုကဲ့သို့သော အဖြစ်အပျက်များအနက် ဘဏ္ဍာရေးရှင်းတမ်းများတွင် စာရင်းပြန်ညှိရန် သို့မဟုတ် Disclosure ဖော်ပြရန် လိုအပ်သည့် အဖြစ်အပျက်များ မရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်။